

# မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က တည်ထောင်သည်။ Established in 1914  
**Myanma Alinn Daily**

■ ၁၃၇၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်၊ စနေနေ့၊ အတွဲ [၅၅]၊ အမှတ် [၁၀၁]

**ဒေါသပယ်ရှင်း နှလုံးသွင်း**

- \* ငါတို့သည် သေမင်းဆီသို့ သွားနေရသည်ဟု မသိသူများက ခိုက်ရန် ဖြစ်ပွားနေကြ၏။
- \* ငါတို့သည် သေမင်းဆီသို့ သွားနေရသည်ဟု သိသူများက အသင့်အတင့်နှလုံးသွင်းပြီး ရန်ငြိမ်းအောင် ကျင့်ဆောင်ကြ၏။

(ဓမ္မပဒ)

## အမျိုးသားစွမ်းအင်ပင်မစီမံချက်သည် စွမ်းအင်ကဏ္ဍတစ်ခုလုံးအတွက် ဖွံ့ဖြိုးမှုအစီအမံတစ်ခုဖြစ် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အား ၂၀၃၀ ပြည့်နှစ်အထိ ခန့်မှန်းတွက်ချက်ပြီး ရေးဆွဲခဲ့



နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနာယက ဒုတိယသမ္မတဦးညွှန်ထွန်းသည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဝီလ်တန်တိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် (Myanmar Energy Master Plan) စတင်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ World Bank နှင့် JICA တို့မှ ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့တောင်အာရှဆိုင်ရာ စွမ်းအင်ဌာနမှ ဒါရိုက်တာ မစ္စတာ ချောင်ချီ နိုင်လ်က မြန်မာနိုင်ငံ၏ ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် (Myanmar Energy Master Plan) နှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။

စာမျက်နှာ ၃ ကော်လံ ၁ \*

ဒုတိယသမ္မတ ဦးညွှန်ထွန်း၊ ပြည်ထောင်စုဝန်ကြီးဦးဇေယျာအောင်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ World Bank၊ JICA တို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်စတင်ခြင်း အထိမ်းအမှတ်အဖြစ် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးစဉ်။ (သတင်းစဉ်)

**ယနေ့ မာ တီ ကာ**

နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တီထွင်ထားသည့် စက်ရုပ်များပြသ **စာမျက်နှာ >> ၃**

တရုတ်ဝယ်လက်မြင့်တက်ခဲ့၍ ကမ္ဘောဒီးယားဆန်တင်ပို့မှုမြင့်တက် **စာမျက်နှာ >> ၄**

အယ်နီညိုနဲ့ ၂၀၁၆ - နွေရာသီ သုံးသပ်ချက် **စာမျက်နှာ >> ၆**

## ညောင်ချောင်းသာကမ်းခြေ ယခင်နှစ်ထက် စော၍ဖွင့်မည်

ညောင်တုန်း ဇန်နဝါရီ ၈

ညောင်တုန်းမြို့၌ နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်မြဲဖြစ်သည့် ညောင်ချောင်းသာကမ်းခြေကို ယခင်နှစ် ဖွင့်လှစ်သည့်အချိန်ထက် ယခုနှစ်တွင် ဆောလျင်စွာဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနှစ်မှာ ဖွင့်ပွဲကို အရင်နှစ်တွေက ထက် အချိန်စောပြီး ဖွင့်လှစ်နိုင်မှာပါ။ အခုကျွန်တော်တို့ သဲသောင်ပြန်အနေအထား၊ ဆိုင်ခန်းများထားရှိပေးမယ့် မြေနေရာ၊ တံတားဆောက်ဖို့နေရာတွေ၊ လာရောက် အပန်းဖြေအနားယူတဲ့နေ့ညသည်တွေ အေးဆေးစွာ အပန်းဖြေနိုင်ရေးနဲ့ ရေချိုးရေကစားသူတွေ အန္တရာယ် ကင်းရှင်းရေးတွေကို စနစ်တကျဆောင်ရွက်နေကြပါပြီ။ ဈေးဆိုင်ခန်းတွေကိုလည်း ဇန်နဝါရီ ၇ ရက်က စတင် ဆောက်လုပ်နေပါတယ်။ ဒီနှစ်မှာလည်း အရင်နှစ်က အတိုင်း **စာမျက်နှာ ၃ ကော်လံ ၅ \***

ညောင်ချောင်းသာကမ်းခြေကို တွေ့ရစဉ်။



ONE OF THE BEST IN MYANMAR

**အော့ဗြေညိုနန်း**  
ရတနာကဲ့သို့သနပ်ခါး

**အော့ဗြေညိုနန်း**  
ရတနာကဲ့သို့သနပ်ခါး

ရတနာကဲ့သို့ ထိုကိုးသွယ် တစ်မျိုးကွယ် လိမ်းလို့မေ့မိ။

ရှိမ်းပူပူ ရနံ့လန်းတဲ့ ရွှေပြည်နန်း ဆေး

အကောင်းဆုံး မြန်မာ့ဆေးသနပ်ခါး





မြန်မာနိုင်ငံ၏ ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက် (Myanmar Energy Master Plan) စတင်ခြင်းအခမ်းအနားကျင်းပစဉ်။

(သတင်းစဉ်)

\* ရှေ့မှ

ထို့နောက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနာယက ဒုတိယ သမ္မတ ဦးညွှန်ထွန်းက အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှုကော်မတီ၏ ပထမခြေလှမ်းအနေဖြင့် အချက် ကိုးချက်ပါသော မြန်မာအမျိုးသား စွမ်းအင်မူဝါဒအား ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန် နိုင်ခဲ့ပါကြောင်း။

ယခုပင်မစီမံချက်သည် စွမ်းအင် ကဏ္ဍတစ်ခုလုံးအတွက် ဖွံ့ဖြိုးမှု အစီအစဉ်တစ်ခုဖြစ်သည့်အပြင် အခြား သော ကဏ္ဍများနှင့် စီမံကိန်းများ ကိုပါ ပေါင်းစပ်ပေးရာတွင် အရေး ကိုပါသော စီမံချက်တစ်ခု ဖြစ်ပါ ကြောင်း။

လောင်စာတွဲစပ်သုံးစွဲမှု၊ အရင်းအမြစ် ရရှိမှု၊ နည်းပညာနှင့် ဈေးနှုန်း ယှဉ်ပြိုင်မှု၊ အစိုးရ ပြည်သူ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အချက်အလက်များအား ထည့်သွင်း စဉ်းစားရေးဆွဲထားခြင်း ဖြစ်ပါ ကြောင်း။

အခြေခံစွမ်းအင်ဖွံ့ဖြိုးမှုမဟာဗျူဟာ ဖြစ်သည့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းနှင့် မဟာဓာတ်အားလိုင်း နှင့် ဓာတ်အားလိုင်းပြင်ပ ဓာတ်အား ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်နိုင် ရေးအတွက် အရေးပါကြောင်း။

မူများကို ဆက်လက်ဆောင်ရွက် သွားရန်မှာ မိမိတို့တာဝန်ဖြစ်သည် ဟု အပြည့်အဝခံယူ လုပ်ဆောင်သွား ကြရန် လိုအပ်ပါကြောင်း။

Energy Master Plan စတင်ခြင်း အထိမ်းအမှတ်အဖြစ် စက်လှေတို နှစ်စဉ် ဖွင့်လှစ်ပေးသည်။

သစ်တောသုတေသနနှင့် သစ်တောတက္ကသိုလ်(ရေဆင်း)၌ အဆောက်အအုံများစစ်ဆေး

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် ယနေ့မုန်းလွဲပိုင်းက သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် အတူ သစ်တောသုတေသနနှင့် သစ်တောတက္ကသိုလ်(ရေဆင်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ (ယာပုံ)



သနဌာန သစ်စေ့သိုလှောင်ခန်းနှင့် သစ်စေ့ဓာတ်ခွဲခန်းများ၊ သစ်တော တက္ကသိုလ်ကျောင်းသား ၅၀ ဆံ့ နှစ်ထပ်အိမ်ဆောင် အဆောက်

အအုံ၊ သစ်တောတက္ကသိုလ် နှစ်ထပ် စာကြည့် တိုက်အဆောက်အအုံနှင့် တူးဖော်ထားရှိသော အဝီစိတွင်း၊ ရေသို လှောင်ကန်နှင့် ရေစင်တိုအား

ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ပြင်ဆင်ဖတ်ရှုပါရန်
ဇန်နဝါရီ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၅ တွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံ မီးပြတိုက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂) ဥပဒေပါ ပုဒ်မ ၂၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၃ နှင့် ၁၄ တို့တွင် ပါရှိ သည့် "Myanmar" ဟူသည့် စကားရပ်များအစား "Myanma" ဟူသည့် စကားရပ်ဖြင့် ပြင်ဆင်ဖတ်ရှုပေးပါရန်။

\* ရှေ့မှ
ညောင်ချောင်းသာ ဖြစ်မြောက်ရေးကော်မတီကပဲ ဦးဆောင်ပြီး တည်တည် တည်တည်အောင် ဆောက်လုပ်ပေးမှာပါ။ ဒီနှစ်ရဲ့ သောင်ပြန်အနေအထား အရ သဘာဝရဲ့မြစ်ရေပြင်ပြောင်းလဲမှုကြောင့် အနေအထားက အနည်း ငယ် ပြောင်းလဲမှုတွေ့ရှိပါတယ်။ ဒီနှစ်လည်း ဈေးဆိုင်ခန်း ၄၀ ကို ဇန်နဝါရီ ၁၀ ရက်မှာ အားလုံးမိန့်တင်ပေးမှာပါ။ အိမ်သာလို့ ဧည့်လာတာကို ကျွန်တော် တို့ ဝမ်းပန်းတသာ ကြိုဆိုကြမှာပါ။ ညောင်ချောင်းသာရှိ မြို့နယ် မီးသတ် ဦးစီးအရာရှိ ဦးသန်းဇင်ဝင်းက ပြောကြားသည်။

နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများတီထွင်ထားသည့် စက်ရုပ်များ ပြသ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် ညီလာခံနှင့် မျိုးဆက်သစ် အင်ဂျင်နီယာများ စီစဉ်ကျင်းပသော အင်ဂျင်နီယာ နည်းပညာ ဆိုင်ရာ (Process & Products Show-2016) ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့အင်းစိန်မြို့နယ် ကြို့ကုန်း ရန်ကုန်နည်းပညာ တက္ကသိုလ်ဝင်းအတွင်း ကျင်းပသည်။

ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် များမှ ကျောင်းသား ကျောင်းသူ များ ကိုယ်တိုင်တီထွင် ပြုလုပ်ထား သည့် ရိုဘော့ရုပ်များ၊ ကွန်ပျူတာ၊ ဖုန်း ကွန်ထရိုလ်ဖြင့် မောင်းနှင်နိုင် သည့် ကားများ၊ ဝိသုကာပုံစံများနှင့်

ကုမ္ပဏီများမှ နည်းပညာဖြင့် စက် ပစ္စည်းများကို ပြသထားသည်။ “ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်တွင်းက အင်ဂျင်နီယာ လူငယ် တွေရဲ့ နည်းပညာ ကြိုးစားအားထုတ် မှုတွေကို အားပေးဖို့အတွက် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းကြီးက

စီစဉ်ကျင်းပတာပါ။ အဓိကက ကလေးတွေ စာကျက်ပြီး စာမေးပွဲဖြေ တာ မဟုတ်ဘဲနဲ့ သူတို့သိယူရတဲ့ သိအိုရီသဘောတရားတွေကို လက် တွေ့အသုံးချစေချင်တာပါ။ စက်ရုပ် လေးတွေက သူတို့ကိုယ်တိုင်လုပ် ထားတာ၊ ဒါတန်ဖိုးရှိတယ်ပေါ့” ဟု

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အထွေထွေအတွင်းရေးမှူး ဦးတင် လတ်က ပြောသည်။

ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများဖြင့် ပိုင်ယာလက်စနစ် ချိတ်ဆက်ပြီး မောင်းနှင်၍ရကြောင်း၊ ကုန်ကျစရိတ် များမှာ တန်ဖိုးအားဖြင့် ငါးသိန်းမှ ၁၀ သိန်းအထိရှိကြောင်းသိရသည်။ “အဓိကက အသိပညာကို မျှဝေ ချင်တာပါ။ ဒါကြောင့် ဒီပွဲမှာ ဝင် ရောက်ပြသတာ၊ တစ်လကျော် လောက် အချိန်ယူရတယ်။ Team work ပုံစံနဲ့ လုပ်ကြတာ၊ ဒါနဲ့ပတ် သက်ပြီး စာအုပ်ထုတ်တယ်၊ စာတမ်း

သတင်း - မင်းသစ်



### ကမ္ဘာ့ပထမဆုံး လူလိုက်ပါစီးနင်းနိုင်သည့်ဒရုန်းယာဉ် တရုတ်ကုမ္ပဏီ ထုတ်ဖော်ပြသ၊ နှစ်ကုန်ပိုင်းတွင်ရောင်းမည်

လတ်စဉ်စီမံကိန်း ဇန်နဝါရီ ၈

လူတို့၏နေစဉ် ခရီးတို၊ ခရီးရှည် ယုံသန့်မှုခရီးစဉ် များတွင် အသုံးပြုရန်ရည်ရွယ်လျက် တရုတ်ဒရုန်းယာဉ် ထုတ်လုပ်ရေးကုမ္ပဏီအီဟန်းက ကမ္ဘာ့ပထမဆုံး လူတစ်ဦးလိုက်ပါနိုင်သည့် ဒရုန်းယာဉ်ကိုထုတ်ဖော်ပြသ ခဲ့သည်။

အဆိုပါကုမ္ပဏီက အမေရိကန်နိုင်ငံလတ်စီမံကိန်း မြို့၌ ပြုလုပ်သော ၂၀၁၆ အီလက်ထရွန်းနစ်ထုတ်ကုန်ပြပွဲတွင်ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ လူတစ်ဦးလိုက်ပါ နိုင်သည့် ယင်းဒရုန်းယာဉ်ကို တစ်နာရီလိုမီတာ ၁၀၀ နှုန်းဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ၂၃ မိနစ် ကြာ ယုံသန့်နိုင်ကြောင်း ယင်းကုမ္ပဏီက ပြောသည်။ ယင်းဒရုန်းယာဉ်သည် ထောင်လိုက်အတက်အဆင်း

ပြုလုပ်နိုင်ခြင်းကြောင့် ပြေးလမ်းသုံးစရာမလိုဟု ဆိုသည်။ ခရီးသည်များအနေဖြင့် အဆိုပါဒရုန်းယာဉ်ကို ပိုက်လော့လိုင်စင်မသုံးဘဲ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်းကွမ်ကျိုးအခြေစိုက် ယင်းကုမ္ပဏီကပြောသည်။

ဒရုန်းယာဉ်သည် ဝေဟင်အတွင်း ရုတ်တရက် ပျက်စီးမှုတစ်ခုခုဖြစ်လျှင် အလိုအလျောက် ဘေးကင်း လုံခြုံစွာ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။

အဆိုပါဒရုန်းယာဉ်ကို ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အကြား ဈေးနှုန်းဖြင့် ရောင်းချသွားရန်စီစဉ်နေကြောင်း အီဟန်းပူးတွဲ ထုထောင်သူနှင့် ဈေးကွက်အရာရှိချုပ် ဒဲရစ်လျောင်က ဆင်ဟွာသို့ ပြောကြားသည်။ (ဆင်ဟွာ)

### အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်နှစ်ဦးအား အကြမ်းဖက်မှုဖြင့် အမေရိကန်တွင် ဖမ်းဆီး

တက္ကဆက် ဇန်နဝါရီ ၈

အရှေ့အလယ်ပိုင်းမှ အမေရိကန်သို့ ဒုက္ခသည်အဖြစ်ရောက်ရှိလာသော လူနှစ်ဦးကို အစ္စလာမစ်စစ်သွေးကြွ အဖွဲ့အစည်းများအား ထောက်ပံ့မှုဖြင့် ကယ်လီဖိုးနီးယားနှင့် တက္ကဆက်ပြည်နယ်တို့တွင် အကြမ်းဖက်မှုခံခဲ့ရပြီး ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အမေရိကန်နိုင်ငံ၏ အစွန်းရောက်တိုက်ဖျက်ရေး လှုပ်ရှားမှုအရ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး အနက်မှတစ်ဦးသည် ပင်လယ်ရပ်ခြားမှ စစ်သွေးကြွ အုပ်စုများကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲခံရပြီး ၎င်းတို့နှစ်ဦးစလုံးသည် အကြမ်းဖက် အုပ်စုများနှင့်ပတ်သက်သည့် သတင်းအမှားများပေးခဲ့သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်မှစ၍ အမေရိကန်တွင်နေထိုင်သော အစွန်းရောက် အကြမ်းဖက်သမား ၇၅ ဦးကို ဖမ်းဆီးခဲ့သည်။ ယခုဖမ်းဆီးခဲ့သော လူနှစ်ဦးမှာ အကြမ်းဖက်မှုတစ်ခု တည်းတွင် ပါဝင်ပတ်သက်မှုမရှိသော်လည်း တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ရှိသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အီရတ်နိုင်ငံတွင် မွေးဖွားသော ပါလက်စတိုင်းလူမျိုးဖြစ်ကြပြီး တစ်ဦးမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အီရတ်ဒုက္ခသည်အဖြစ် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာပြီး ကျန်တစ်ဦးမှာ ၂၀၁၂ ခုနှစ်တွင် ဆီးရီးယားဒုက္ခသည်အဖြစ် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

တက္ကဆက်ပြည်နယ်မှ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ အဖြစ်အပျက်များကြောင့် တက္ကဆက်ပြည်နယ်သို့ ဆီးရီးယားဒုက္ခသည်များဝင်ရောက်ခြင်းကို တားမြစ်ရခြင်းဖြစ်ကြောင်း ပြောသည်။ ထို့ပြင် ရီပတ်ပလစ်ကန် ခေါင်းဆောင်များကလည်း သမ္မတ အိုဘားမား၏ အမေရိကန်သို့ ဆီးရီးယားဒုက္ခသည်များ ခိုလှုံခွင့်ပြုရေးကို လည်း ဝရုပြုဆောင်ရွက်ရန်သတိပေးလိုက်သည်။ (ရိုက်တာ)

### တရုတ်ဝယ်လက်ဖြင့်တက်ခဲ့၍ ကမ္ဘောဒီးယားဆန်တင်ပို့မှုဖြင့်တက်

ဗနော့ပင် ဇန်နဝါရီ ၈

တရုတ်ဆန်ဝယ်ယူရေး အမှာစာများဖြင့်တက်ခဲ့မှုကြောင့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘောဒီးယား ဆန်တင်ပို့မှုဖြင့်မားရေးကို အထောက်အကူဖြစ်စေခဲ့ကြောင်း သောကြာနေ့က အစိုးရထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်က နိုင်ငံနှင့်ဒေသ ၅၀ ကျော်သို့ ဆန်တင်ပို့မှု စုစုပေါင်း ၅၃၈၃၉၆ တန် တင်ပို့ခဲ့ရာ ယခင်နှစ် တင်ပို့မှု ၃၈၇၀၆၁ တန်မှ ၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဆန်တင်ပို့မှု ပြတင်းတစ်ပေါက်ဝန်ဆောင်မှု အတွင်းရေးမှူးရုံးမှ ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်ကိုအများဆုံးဝယ်ယူခဲ့သည့် နိုင်ငံဖြစ်သည်။ ပြင်သစ်နှင့်ပိုလန်တို့က ဒုတိယနှင့် တတိယအများဆုံး ဝယ်ယူသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံက ပြီးခဲ့သည့် နှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တင်ပို့မှု ၁၆၈၃၁ တင်သွင်းခဲ့ရာ နှစ်ချင်းအလိုက် ၁၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် ကမ္ဘောဒီးယားဆန်တင်ပို့မှုဖြင့်တက်ခဲ့ကြောင်း ဆန်တင်ပို့ရေးပြတင်းတစ်ပေါက် ဝန်ဆောင်မှုအတွင်းရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဟီယန်ဗန်ဟောင်းက ပြောသည်။ (ဆင်ဟွာ)



### ရဲစခန်းအတွင်းသို့ အတင်းဝင်ရောက်ရန်ကြိုးပမ်းသည့် လူတစ်ဦးကို ရဲများပစ်သတ်

ဝဲရစ် ဇန်နဝါရီ ၈

ပါရီမြို့ရှိ ချာလီဟက်ဒို သတင်းစာတိုက် တိုက်ခိုက်ခံရသည့် နှစ်ပတ်လည်နေ့တွင် သားသတ်စား ကိုင်ဆောင်လာသော လူတစ်ဦး ရဲစခန်းအတွင်းသို့ အတင်းဝင်ရောက်ပြီး အသေခံခဲ့ရသည့် ခါးပတ်ကို ဖြုတ်ရန် ကြိုးပမ်းခဲ့သည့်အတွက် ရဲများက ၎င်းကို ပစ်သတ်ခဲ့သည်။

၎င်းသည် မိုဘိုင်းဖုန်းတစ်လုံးကို ယူဆောင်လာခဲ့ပြီး စစ်သွေးကြွ အုပ်စု၏ လက်ချက်ဟုယူဆစေသည့်

အာရေဗျဘာသာဖြင့် ရေးသားထားသည့် စာရွက်တစ်ရွက်နှင့် အစ္စလာမစ်အလံကိုလည်း သယ်ဆောင်လာခဲ့ကြောင်း ပါရီရဲစခန်းများက ပြောခဲ့သည်။

ရဲများက လုံခြုံရေးချထားပြီး အဆိုပါနေရာနှင့်အနီးရှိ ကျောင်းနှစ်ကျောင်းနှင့် မြေအောက်မီးရထားရုံများကို ပိတ်ခဲ့ရသည်။ ဂျူရီလူကြီးများက ၎င်းသည် မော်ရိုကန်လူမျိုးဖြစ်ပြီး ၁၉၉၅ ခုနှစ်၌ မွေးဖွားခဲ့သည်ဟု ပြောသည်။

၎င်းသည် အိမ်မဲ့ရာမဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ခိုးမှုဖြင့်ဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့သော်လည်း ပြင်သစ် တရားရေးဝန်ကြီးက ၎င်းသည် အကြမ်းဖက် အိုင်အက်စ်စစ်သွေးကြွ များနှင့် ဆက်သွယ်မှုမရှိဟု ပြင်သစ် ရုပ်မြင်သံကြား အိုင်တယ်လီသို့ ပြောသည်။ ထို့ပြင် ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ မူမှန်သူတစ်ဦးဖြစ်သည်။ (ရိုက်တာ)

### တောမီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၉၅ လုံး ပျက်စီး၊ လူသုံးဦးပျောက်ဆုံး

ဆစ်ဒနီ ဇန်နဝါရီ ၈

ဩစတြေးလျနိုင်ငံ အနောက်ဘက်ပြည်နယ်တွင် တောမီးအကြီးအကျယ်လောင်မှုကြောင့် အိမ်ခြေ

၉၅ လုံးပျက်စီးပျောက်ဆုံးသွားခဲ့ပြီး လူသုံးဦးပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မိုးကြိုးပစ်မှုကြောင့် စတင်ခဲ့သော တောမီးသည် ခြောက်သွေ့သော ရာသီဥတုနှင့် လေပြင်းများတိုက်ခိုက်

မှုကြောင့် ကီလိုမီတာ ၂၀၀ ကျော်ခန့် ရှိမီးပင်လယ်ကြီးဖြစ်သွားပြီး ကုန်းမြေ ၅၈၀၀၀ ဟက်တာကျော် ဝါးမြို့သွားခဲ့သည်။

ဩစတြေးလျ အနောက်ဘက်ပြည်နယ် မီးလောင်မှုနှင့် အရေးပေါ်အကူအညီပေးရေးဌာန အကြီးအကဲ ဝိန်းဂရီဆန်က ဇန်နဝါရီ ၈ ရက်အထိ လောင်ကျွမ်းခဲ့သော တောမီးသည် ငြိမ်းသတ်ရန်ခက်ခဲပြီး ထိန်းချုပ်၍မရသေးသော အခြေအနေတွင်ရှိရာ ခန့်မှန်းရမလွယ်ကူကြောင်း ပြောကြားခဲ့သည်။

တောမီးလောင်မှုကြောင့် ညတွင်းချင်း တောင်ဘက်ပါသဲဒေသမှ အနည်းဆုံး ကီလိုမီတာ ၁၂၀ ကျော်ဝေးသော ရာလုကျေးလက် မြို့ငယ်လေးကို လောင်ကျွမ်းသွားခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၉၅ လုံးနီးပါး ပျက်စီးသွားခဲ့သည်။ ထို့အပြင် စာတိုက်ရုံး၊ ဟိုတယ်နှင့် မြို့တော်

မီးသတ်ဌာနအပါအဝင် အခြားထင်ရှားသော အဆောက်အအုံများလည်း မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“တောမီးလောင်ကျွမ်းမှုက ထိန်းချုပ်လို့မရသေးဘူး။ အတော်လေးကြောက်စရာကောင်းတယ်”ဟု စေတနာရှင်ကျေးလက်ဒေသ မီးသတ်သမားဖြစ်သူ ဂျက်စီပူစီယိုက ဩစတြေးလျနိုင်ငံပိုင်ရပ်သ်သို့ ပြောသည်။

တောမီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီ ၈ ရက် အစောပိုင်းအထိ လူသုံးဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောသည်။

တောမီးလောင်ကျွမ်းမှုများသည် ဩစတြေးလျတွင် နွေရာသီရောက်တိုင်းပုံမှန်ဖြစ်နေသော ကိစ္စဖြစ်သော်လည်း အာဏာပိုင်များက လွန်ခဲ့သောနှစ် စက်တင်ဘာလမှစပြီး သတိပေးနှိုးဆော်မှုများပြုလုပ်ထားကြောင်း သိရသည်။ (ဆင်ဟွာ)







ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ) မူကြမ်းနှင့်စစ်လျဉ်း၍ ရှင်းလင်းတင်ပြ

နေပြည်တော် ဇန်နဝါရီ ၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ ဆက်လက်ကျင်းပရာ (ယာပုံ) ဥပဒေကြမ်းသုံးခုမှတ်တမ်းတင်ခြင်း၊ ခန့်အပ်တာဝန်ပေးရန် ကိစ္စတစ်ခုတင်ပြခြင်း၊ စီမံကိန်းမူကြမ်းတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို

တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့်စစ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အဆိုပါဥပဒေကြမ်းများကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးရန်ကိစ္စနှင့်စစ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်သို့ တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ) မူကြမ်းနှင့်စစ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး

တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကလေးက ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။

ယင်းသို့ ရှင်းလင်းတင်ပြရာတွင် ဒုတိယကာလတို ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်နိုင်မှုအပေါ် စိစစ်သုံးသပ်ခြင်း၊ ဒုတိယကာလတို ငါးနှစ်စီမံကိန်း မဟာဗျူဟာနှင့် နည်းဗျူဟာ၊ ရည်မှန်းချက်နှင့် ရှုမြင်ချက်၊ စီမံကိန်းများအတွက် ဘဏ္ဍာငွေရရှိနိုင်မှု ဇယား၊ စီးပွားရေးကဏ္ဍများ၊ စက်မှုဖွံ့ဖြိုးမှုကို အားကောင်းစေသောကဏ္ဍများ၊ လူမှုရေးကဏ္ဍများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မည့် မဟာဗျူဟာ၊ အမျိုးမျိုးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသန္တရစီမံကိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံကိန်းများ၊ မြန်မာနိုင်ငံ၏ နှစ်အလိုက် နိုင်ငံခြားကုန်သွယ်မှု မှတ်တမ်းဆိုင်ရာများ



အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဆိုင်ရာများကို ကာလရှည်၊ ကာလတို၊ ကာလလတ်စီမံကိန်းဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာများကို စစ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ (သတင်းစဉ်)

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ညွှန်ကြားမှုကော်မရှင်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် Center for Constitutional Democracy, Indiana University Maurer

School of Law မှ Executive Director David C. Williams ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မနန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်

အဆောက်အအုံ အမျိုးသားလွှတ်တော် ညွှန်ကြားမှုကော်မရှင်အဖွဲ့ကို လက်ခံတွေ့ဆုံသည်။ (အောက်ပုံ) တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အဖွဲ့

အရေးကော်မတီဥက္ကဋ္ဌ ဦးမြည်း၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းသားရေးရာ၊ ပဋိပက္ခဖြေလျှော့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီဥက္ကဋ္ဌ ဦးခင်ထိန်နန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဗညားအောင်မိုး၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးခင်မောင် (ခ)ဦးအောင်ကျော်ဦး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

အမေရိကန်ပြည်ထောင်စု အင်ဒီယာနာတက္ကသိုလ်၏ အမှုဆောင်ညွှန်ကြားရေးမှူး ပါမောက္ခ မစ္စတာ ဒေးဗစ်ဝီလီယံနှင့်အဖွဲ့ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော် ဇန်နဝါရီ ၈

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် အဖွဲ့သည် အမေရိကန်ပြည်ထောင်စု အင်ဒီယာနာတက္ကသိုလ် Center for Constitutional Democracy (CCD) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခ မစ္စတာဒေးဗစ်ဝီလီယံနှင့်အဖွဲ့အား ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-1) ညွှန်ကြားမှုဌာနသို့ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲ ပြည်သူ့လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများ၊ အင်ဒီယာနာတက္ကသိုလ်နှင့် ဥပဒေဘာသာရပ် ပညာသင်များ လဲလှယ်စေလွှတ်မှုအစီအစဉ်၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပြီး ပါမောက္ခ မစ္စတာ ဒေးဗစ်ဝီလီယံနှင့်အဖွဲ့သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေပုံကိုလည်း တက်ရောက်လေ့လာကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)



**ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပပုံ လာရောက်လေ့လာ**

နေပြည်တော် ဇန်နဝါရီ ၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့သို့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (M.P.A) နှင့် စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (M.B.A) သင်တန်းများမှ သင်တန်းသား သင်တန်းသူ ၄၉ ဦးတို့သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေပုံနှင့် လွှတ်တော်အဆောက်အအုံများကို လာရောက်လေ့လာကြည့်ရှု၍ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

အာဆီယံ-အိန္ဒိယ လမ်းကြောင်းမှတ်တမ်းဆင့် ကုန်သွယ်မှုဆိုင်ရာများ တိုးတက်ဆောင်ရွက်သွားနိုင်ရေးဆွေးနွေး

မန္တလေး ဇန်နဝါရီ ၈

မန္တလေးမြို့ အခြေစိုက် အိန္ဒိယ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် ဒေါက်တာနန္ဒာကူးမာမ် (N) သည် ဇန်နဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်လမ်း ၈၀၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရုံး၌ စီးပွားရေးလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို သွားရောက်တွေ့ဆုံဆွေးနွေးသည်။ (ယာပုံ)

ထိုသို့ တွေ့ဆုံရာ၌ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း Mandalay

Region Construction Entrepreneurs Association (MCEA) ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကောင်စစ်ဝန်ချုပ်က အိန္ဒိယနှင့် မြန်မာစီးပွားရေးလုပ်ငန်းများကို အာဆီယံ-အိန္ဒိယ လမ်းကြောင်းမှတ်တမ်းဆင့် ကုန်သွယ်မှုဆိုင်ရာများ ပိုမိုတိုးတက်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးပြောကြားပြီးနောက် မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်များက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန္တလေးလက်ကားဈေးကြီး တည်ဆောက်နေမှုအခြေအနေနှင့် အိန္ဒိယ-မြန်မာလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ပြန်လည်ဆွေးနွေးကြသည်။ ဆက်လက်၍ အသင်းဥက္ကဋ္ဌက ဂုဏ်ပြုလက်ဆောင်ကျောက်စီပန်းချီကားကို အိန္ဒိယကောင်စစ်ဝန်ချုပ်ထံ ပေးအပ်ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ တင်မောင်(မန်းကိုယ်ပွား)



**ကျေးလက်အရောက် အခမဲ့ကွင်းဆင်းဆေးကုသ**

ပေါင် ဇန်နဝါရီ ၈

မွန်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနကြီးကြပ်မှုဖြင့် သထုံခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်ဦး ဦးဆောင်သော ခရိုင်နှင့်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၇ ရက်က ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာရှိ ပြည်သူ ၆၉ ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း၊ ဒေသပေါက်ဆေးဖက်ဝင်အပင်များအသုံးပြုပုံနှင့် ရာသီအလိုက် ပြုမူနေထိုင်သင့်ပုံတို့ကို ကျန်းမာရေးပညာပေးဟောပြောကြကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)

**နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်**

နေပြည်တော် ဇန်နဝါရီ ၈

မိုးလေဝသနှင့်လေဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၌ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်သည်။ ရွာရန်ရာနန်း ၆၀ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ (မြန်မာ့အလင်း)

# ကြွယ်ဝသော စွမ်းအင်အရင်းအမြစ်များဖော်ထုတ်၍ ပူလုံမှုရရှိအောင် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်း

နေပြည်တော် ဇန်နဝါရီ ၈

အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု ကော်မတီနာယက ဒုတိယသမ္မတ ဦးညွှန်ထွန်းသည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိလ်တန် ဟိုတယ်၌ကျင်းပသည့် အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၆) အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ (ယာဝုံ)



အဆိုပါ အစည်းအဝေးသို့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကျွမ်းကျင်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနာယက ဒုတိယသမ္မတ ဦးညွှန်ထွန်းသည် ကြွယ်ဝသော စွမ်းအင်အရင်းအမြစ်များဖော်ထုတ်၍ စွမ်းအင်ပူလုံမှုရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း၊ စွမ်းအင်တိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုအပ်သကဲ့သို့ အလေအလွင့်မရှိရေးနှင့် နောင်လာနောက်သားများ အတွက် သို့မိုး ထိန်းသိမ်းထားနိုင်ရေးသည် လည်း အရေးကြီးပါကြောင်း။

လုပ်ငန်းတာဝန်များထဲမှ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစွမ်းအင်မူဝါဒအား ရေးဆွဲ အတည်ပြုထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွက် လိုအပ်သည့်စွမ်းအင်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးနှင့် တိကျသည့် လုပ်ငန်းအစီအမံများ ချမှတ်နိုင်ရန်အတွက် ကာလရှည်စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်အား ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း။

(National Energy Supply Strategy) နှင့် အကောင်အထည်ဖော်ရေး စီမံချက်အား ရေးဆွဲရန်လိုအပ်ပါကြောင်း။ အဆိုပါ ကာလရှည်စွမ်းအင်ပင်မစီမံချက်အပြင် အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မ စီမံချက်အား ၇၂ပန်-နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း၍ လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စီမံချက်အား ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း၍လည်းကောင်း အောင်မြင်စွာ ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း။

မြှုပ်နှံမှုဆိုင်ရာအစီအမံများ၊ လိုအပ်သည့် ဥပဒေ၊ မူဘောင်ပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ စတင်ဖွဲ့စည်းချိန်မှ စတင်၍ ကော်မတီ၏ သက်တမ်းသုံးနှစ်အတွင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်စုံတစ်ဖက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သုံးနှစ်ကာလအတွင်း အမျိုးသားစွမ်းအင်မူဝါဒနှင့် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်ကဲ့သို့သော စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောမူဝါဒအချို့နှင့် ဖွံ့ဖြိုးမှုအစီအမံများကို ရေးဆွဲနိုင်သည့်အပြင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုရေးနှင့် ခြီးမြှုပ်နှံမှုဆိုင်ရာအစီအမံများ၊ လိုအပ်သည့် ဥပဒေ၊ မူဘောင်ပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ချွေတာရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ အစရှိသည့် ကဏ္ဍအသီးသီး၏ မူဝါဒ၊ မဟာဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများရေးဆွဲနိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါကြောင်း။

စွမ်းအင်ကဏ္ဍ ရေရှည်မျှော်မှန်းချက်မှာ စီးပွားရေးအရလည်းကောင်း၊ ဘဏ္ဍာရေးအရလည်းကောင်း၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအရ လည်းကောင်း အသက်သာဆုံးတန်းဖိုးဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အညီ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှထုတ်လုပ်ပြီး အရည်အသွေးပြည့်ဝသော စွမ်းအင်ဝန်ဆောင်မှုများအား ပြည်သူလူထုထံ ပေးအပ်နိုင်ရန် ဖြစ်ပါကြောင်း။

ယခုရေးဆွဲထားသည့် ကာလရှည် စွမ်းအင်ဆိုင်ရာ ပင်မစီမံချက်အား ကျွမ်းကျင်သူများက ၎င်းတို့၏ အတွေ့အကြုံ၊ ယူဆချက်၊ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံပြီး ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် ၎င်းတို့အဆိုပြုတင်ပြထားသော စွမ်းအင်ဖြည့်ဆည်းမှုနည်းလမ်းများသည် လက်ရှိပြည်တွင်းနှင့်နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအကြား အသေးစိတ်ညှိနှိုင်း ဆွေးနွေးရန်နှင့် မိမိတို့ အမှန်တကယ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အမျိုးသားအဆင့် စွမ်းအင် ဖြည့်ဆည်းမှုမဟာဗျူဟာ

ထို့အပြင် မိမိတို့အနေဖြင့် ရင်းနှီး

ကျွမ်းကျင်သူများက ၎င်းတို့၏ အတွေ့အကြုံ၊ ယူဆချက်၊ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံပြီး ဆောင်ရွက်ထားခြင်း ဖြစ်ပြီး စီမံချက်တစ်ခုချင်းစီတွင်လည်း အားသာချက်များရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ရှေ့လုပ်ငန်းစဉ်အား ချမှတ်ရာတွင် အဆိုပါအားသာချက်များကို ရယူအသုံးပြုရန် အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းသွားကြရမည် ဖြစ်ပါကြောင်း။

ချွေတာရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ အစရှိသည့် ကဏ္ဍအသီးသီး၏ မူဝါဒ၊ မဟာဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများရေးဆွဲနိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါကြောင်း။ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံအမျိုးသားစွမ်းအင်မူဝါဒကို အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရေးဆွဲခဲ့ပါကြောင်း။ အာရှဖွံ့ဖြိုးရေးဘဏ်၏ Myanmar Energy Master Plan တွင် စုစုပေါင်းအခန်းခန့်ခန့် ပါဝင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ရှုမြင်သုံးသပ်ချက်၊ စွမ်းအင်အသုံးပြုမှုပုံစံ၊ စွမ်းအင်အရင်းအမြစ် တည်ရှိမှု၊ အနာဂတ်ကာလ စွမ်းအင်လိုအပ်ချက်၊ စွမ်းအင်ဖြည့်ဆည်းမှု နည်းလမ်းများ စသည်တို့ကို အဆင့်ဆင့် ပြုစုရေးဆွဲထားပါကြောင်း။

ယင်းနောက် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အစီအမံများ ပါဝင်ရေးဆွဲထားသည့် Myanmar Energy Master Plan နှင့်စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာ မစ္စတာ ချောင်ချီနိုင်လ် (Mr.Chong Chi Nai)နှင့် ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။ တင်ပြချက်များအပေါ် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနာယက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ (သတင်းစဉ်)

## ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရှမ်းပြည်နယ်၌ စည်းမည်

ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMCU) အား ရှမ်းပြည်နယ်တွင် စတင်ဖွဲ့စည်းရန်အတွက် သဘောတူညီမှုရရှိခဲ့ကြောင်း တတိယအကြိမ်မြောက်ကျင်းပသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ဒုတိယအစည်းအဝေးမှ သိရသည်။ အဆိုပါ ဒုတိယအစည်းအဝေးအား ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (mpc) တွင် ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (ယာဝုံ)

စင်တာတွေ၊ ရုံးတွေလုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ ဘတ်ဂျက်ကိစ္စကိုလည်း သဘောတူညီမှုရခဲ့ပါတယ်။ တတိယအစည်းအဝေးမှာ ရှမ်းပြည်နယ်ကိုသွားပြီး ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMCU)ကို သွားရောက်ဖွဲ့စည်းမှာပါ။ မနက်ဖြန်မှာစလုပ်မယ်”ဟု အစည်းအဝေးအပြီးတွင် တက်ရောက်လာသော မီဒီယာများအား ဖြေကြားသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ လုပ်ငန်းများအဆင့်ဆင့် လုပ်ဆောင်ရန်အတွက် သုံးနှစ်စာအနေဖြင့် အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ခန့် လိုအပ်လျက်ရှိသည်။ အလှူရှင်အနေဖြင့် သတ်သတ်မှတ်မှတ် မရှိသေးသော်လည်း သွားရန် ဆန္ဒရှိကြောင်း ဒေါက်တာရွှေခမ်းထံမှ သိရသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်က “ရှမ်းပြည်နယ်မှာတော့ ပြည်နယ်အဆင့် JMCU စဖွဲ့မယ်။ ကျွန်တော်တို့က NCA စာချုပ်ပါအတိုင်း ဆက်လက်လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အလှူရှင်တွေ မလျှော့မလည်း ဒီလုပ်ငန်း

ကို ဆက်လက်အကောင်အထည်ဖော်သွားမယ်။ ရှမ်းပြည်နယ်မှာ JMCU အတွက် ဖွဲ့စည်းပြီးသွားရင် တနင်္သာရီ၊ မွန်နဲ့ ပဲခူးတို့မှာဆက်လက်လုပ်ဆောင်သွားမယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာတော့ တနင်္သာရီမှာ JMCU ဖွဲ့ဖို့အတွက် ဆက်လုပ်မယ်”ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU)များ ဆက်လက်ဖွဲ့စည်းသွားမည့်ကိစ္စနှင့် ပတ်သက်၍ ပြောကြားသည်။ တတိယအကြိမ်မြောက်ကျင်းပသည့် ပစ်ခတ်တိုက်

ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ နှစ်ရက်တာဆွေးနွေးမှုများတွင် ဗဟိုအလုပ်အဖွဲ့နှင့် ပြည်နယ်အဆင့် အမြဲတမ်း ရုံးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့် ဝန်ထမ်းများခန့်ထားမှုပုံစံအား အတည်ပြုခြင်း၊ ဘတ်ဂျက်လျာထားမှုကို အတည်ပြုခြင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် အခြားဒေသများရှိ ဖြစ်စဉ်များအပေါ် ဆွေးနွေးခြင်း၊ ရှမ်းပြည်နယ် အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် အခြားပြည်နယ်ကော်မတီများအား ဖွဲ့စည်းခြင်းကိစ္စဆွေးနွေးခြင်း၊ အလှူရှင်နိုင်ငံများနှင့် တွေ့ဆုံမည့် ကိစ္စရပ်များဆွေးနွေးခြင်းတို့အား ဆောင်ရွက်နိုင်ခဲ့ကြသည်။

သတင်း-ရဲခေါင်ညွန့်၊ ဇော်ကြီး၊ ဓာတ်ပုံ-ဖေဖော်





# ရှားပါးရေးဟောင်းပစ္စည်းများနှင့် လက်ရာထူးခြားသည့် နှင်းယွန်းစေတဝန်ကျောင်းတော်

မြန်မာနိုင်ငံတွင် ရှေးခေတ် အဆက်ဆက် ဘာသာသာသနာ ထွန်းကားပြန့်ပွားခဲ့သည့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများစွာ ကျန်ရှိနေပြီး တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ်များအား အရှည်သဖြင့် တည်တံ့ခိုင်မြဲနိုင်စေရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့်အတွက် နှင်းယွန်းစေတဝန်ကျောင်းတော် လူငယ်များသာမက ပြည်ပခရီးသွားများကပင် လေ့လာကြည့်ရှုကြရသည်ကို တွေ့ရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တွင် လက်ရာထူးခြားသည့် နှင်းယွန်း စေတဝန်ကျောင်းကြီး တည်ရှိကာ ဒေသခရီးလမ်းထောက်သည့် အတွက် ရောက်ဖူးသူထက် မရောက်ဖူးသူကများသည်ကို တွေ့ရသည်။ တောင်ငူမှ ၂၄ မိုင်ခန့်ကွာဝေးသည့် ဇရပ်ကြီးမြို့သို့သွားရာတွင် အပြီးဆုံးစစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ ထန်းတပင်မြို့ကို အရင်ဖြတ်သန်းသွားကြရကာ တောင်ငူမြို့နယ်နှင့် အုတ်တွင်း

မြို့နယ်စပ်ကြား ခပေါင်းတံတား တောင်ဘက်ထိပ် ကျောင်းရှစ်ဆယ် ကျေးရွာမှတစ်ဆင့် မြင်းစုကျေးရွာ အနီးမှ စစ်တောင်းမြစ်ကို ဖြတ်ကူး၍ သွားလာကြရသည်။ ယခုအခါ ရာသီမရွေးသွားလာနိုင်သည့် အမှတ် (၃)စစ်တောင်းမြစ်ကူးတံတားကြီးပြီးစီးသွားပြီဖြစ်၍ နေ့ည အချိန်မရွေး အဆင်ပြေစွာ သွားလာနိုင်ကြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် အချိန်အဟုန်ရနေသော ထန်းတပင်မြို့ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ ထန်းတပင်မြို့မှလွန်လျှင် တပြေး၊ ကျီတော်၊ နတ်ရွာများကို ကျော်လွန်ပြီးမှ ဇရပ်ကြီးမြို့ကိုရောက်နိုင်သည်။

အဆိုပါလမ်းပိုင်းသည် ကျောက်ကြီး မြို့နယ်အထိ ခရီးသွားလာနိုင်ကြပြီး ကရင်ပြည်နယ်ထွက်ကုန်များ အဓိက စီးဆင်းရာလမ်းကြောင်းလည်း ဖြစ်သည်ကိုတွေ့ရှိရသည်။ ဇရပ်ကြီးမြို့ကိုဝင်ပြီးသည်နှင့် ကားလမ်း မြောက်ဘက်ကပ်လျက်တွင် ခံညားထည်ဝါစွာတည်ရှိနေသည့် နှင်းယွန်းစေတဝန်ကျောင်းကြီးကို တွေ့ရှိရကာ လက်ရာမှာ ထူးခြားပြောင်မြောက်သော အနုပညာဖြင့်ပုံဖော်တည်ဆောက်ထားသည်။ ကျောင်းကြီး၏ အဝင်မုခ်ဦးမှာ စုလစ်မွမ်းချွန်တို့ဖြင့် ပုံဖော်ထားရာ မြင်ရသူတိုင်း အံ့ဩကြရသည်။ ကျောင်းကြီး၏ မြောက်ဘက်၌ တိုက်ကျောင်းငယ်တစ်လုံးကို တွေ့ရပြီး ကျောင်းတိုက်ပမာနာယက



နှင်းယွန်းစေတဝန်ကျောင်းတော်ကြီးကိုတွေ့ရစဉ်။

ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကုန္ဒ (နိုင်ငံတော်ဩဝါဒါစရိယ) ဆရာတော်ကြီးအား ဖူးတွေ့ခွင့်ရရှိခဲ့သည်။ ဆရာတော်ကြီးမှာ ပအိုဝ်းတိုင်းရင်းသားဖြစ်ကာ သက်တော်(၈၇)နှစ် ရှိပြီဖြစ်၍ နားအကြားအနည်းငယ်ယိုယွင်းကာ စကားပြောလျှောက်ထားရာ၌ အော်ပြောရသည်ကို တွေ့ရသည်။ ဆရာတော်ကြီးထံသို့ လျှောက်ထားမှသာ ဘုရားခန်းအတွင်းရှိ မီးခဲသေတ္တာဖြင့်ထည့်ကာ သိမ်းဆည်းထားသော ပစ္စည်းများကို တစ်ခုချင်း ထုတ်ပြပေးသည့်အတွက် လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အရင်ဦးဆုံးပေါင်းအိုးသဏ္ဍာန် ဒဏ္ဍီပစ္စည်းဖြစ်သည်။ လက်ရာအထူးပြောင်မြောက်လှသည်။

နောက်တစ်ခုမှာ ဓာတ်ဆီဖြင့်အပူပေးရသော ရေခဲခန်းကားအိုးဖြစ်သည်။ နောက်တွင် ချိတ်ပါဝင်ပြီး အဆိုပါချိတ်ကိုဖြုတ်မှ ငွေအောင်လုပ်ထားပြီး အင်္ဂလန်ထုတ်ဖြစ်သည်ကို တွေ့ရသည်။ နောက်တစ်ခုမှာ ရှေးခေတ်ဆရာတော်ကြီးများ အသုံးပြုခဲ့သော ဆင်စွယ်ကမ္မဝါချပ်များဖြင့် မာကြောလှသော ဆင်စွယ်ကို အနုစိတ်ပါးလွှာအောင် ပြုလုပ်ထားသည်မှာလည်း ထူးခြားလှသည်။ ရှေးခေတ် ဆရာတော်ကြီးများအဆက်ဆက် ထိန်းသိမ်းခဲ့သော အဖိုးတန်ရှေးဟောင်းပစ္စည်းများစွာအနက် အချို့သာဖြစ်ကြောင်းသိရှိရပြီး ကျောင်းကြီး တည်ဆောက်ခဲ့ပုံကိုလည်း ဆရာတော်ကြီး

က မိန့်ကြားရာတွင် ထိုစဉ်က ကျောင်းတိုက်တွင် ရဟန်းဝတ်နေသော ဆရာတော်မှာ အင်ဂျင်နီယာတစ်ဦးဖြစ်ကာ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းကြီးပေါ်တွင် ထိုင်းနိုင်ငံမှ လူမျိုးဒါန်းထားသော ရုပ်ပွားတော်များကို ဖူးမြော်နိုင်သည့်အပြင် ကျောင်းတိုက်ရှိ စာသင်သား သာမဏေများအတွက် ပညာများ လေ့လာဆည်းပူးနိုင်ရန် အစီအစဉ်တကျ ဆောင်ရွက်ထားမှုများကိုလည်း တွေ့ရှိရပြီး လမ်းကြိုဖြစ်ဖြစ် စိတ်ဝင်စားစွာဖြင့် အချိန်တိုအတွင်း သွားရောက်ဖူးမြော်နိုင်ကြပြီဖြစ်သည်။

သတင်းဆောင်းပါး - ကိုလွင်(ဆွာ)



ရှားပါးရေးဟောင်းပစ္စည်းများကို တွေ့ရစဉ်။

## ဟင်္သာတမြို့နယ်၌ ရေစက်ရုံနှင့် ရေကန်ဖွင့်ပွဲကျင်းပ

ဟင်္သာတ မြို့နယ် ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ၌ ကျန်းမာသန့်ရှင်းသောကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ ရေစက်ရုံနှင့်ရေကန်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၇ ရက်က ကျင်းပရာ ရေရရှိရေးအမှုဆောင်အရာရှိ ဦးဖုန်းလွင်(ဒုတိယညွှန်ကြားရေးမှူး)၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးအောင်သက်ရှည် (ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇော်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများတက်ရောက်ကြသည်။ ဟင်္သာတမြို့နယ် ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာတွင် ကျန်းမာသန့်ရှင်းသော ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ ရေစက်ရုံနှင့်ရေကန်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စည်သာရွှေသွေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

## တိုင်းရင်းသားကျေးရွာရှိ အလုံပိတ်တဲများ ပိတ်သိမ်းအရေးယူ

သတင်းနှင့်ဓာတ်ပုံ ဇော်ကြီး(ပဏိတ)

ရန်ကုန် မြို့နယ် ညောင်တုန်းမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း၌ အလုံပိတ်တဲများဖြင့်ရောင်းချနေသည့် စားသောက်ဆိုင်များကို သက်ဆိုင်ရာမှဖယ်ရှားရှင်းလင်း၍ ဆိုင်ပိတ်သိမ်းသည့်အထိ အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံအရာရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုးက ပြောသည်။ “အလုံပိတ်တဲတွေအားလုံးကို ဖျက်သိမ်းခဲ့တဲ့အပြင် ဆိုင်တွေကိုလည်း ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်။ ဆိုင်ခန်းနဲ့ အလုံပိတ်နေရာတွေကို ရှင်းလင်းလိုက်တယ်။ ရုံးချုပ်ကိုလည်းဆက်တင်ပြပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမှာပါ။ စည်းကမ်းနဲ့ညီညွတ်တဲ့ဆိုင်တွေကတော့ ဆက်လက် ဖွင့်လှစ်ခွင့် ပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် စုစုပေါင်း ၁၁၇ ဧက ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Fair Trade Co.,Ltd. သို့ B.O.T စနစ်ဖြင့် မြေဧရိယာ ၁၀၀၀ကျော် နှစ် ၃၀ထပ်မံငှားရမ်းထားကြောင်း သိရသည်။ အဆိုပါငှားရမ်းထားသည့် မြေဧရိယာပေါ်တွင် စားသောက်ဆိုင် ၁၂ဆိုင်ရှိသည့်အနက် စားသောက်ဆိုင် ခြောက်ဆိုင်က ဆောက်လုပ်ရောင်းချနေသော ဓနိမိုး၊ ဓနိကာ အလုံပိတ်တဲ စုစုပေါင်း ၅၅ လုံးကို သက်ဆိုင်

ရာက စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် ယင်းတဲများကိုဖျက်သိမ်း၍ ဆိုင်ပိတ်သိမ်းသည့်အထိ အရေးယူခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။ “တဲလေးတွေကို တွေ့နေတာတော့ ကြာပါပြီ။ တချို့တဲတွေဆို လူမမြင်အောင် အဝတ်တွေနဲ့ ကာထားတာတွေကတော့ အဆင်ပြေတာပေါ့။ မိသားစုလိုက် လည်ပတ်တဲ့ သူတွေအတွက်တော့ မသင့်တော်ဘူး။ အများပြည်သူအပန်းဖြေတဲ့ နေရာမျိုးမှာ ဒီလိုပုံစံနဲ့ စီးပွားရှာတာကို နောက်နောင်မလုပ်ရအောင် ထိထိရောက်ရောက် အရေးယူသင့်တယ်” ဟု အဆိုပါ နေရာသို့ မကြာခဏ အပန်းဖြေလည်ပတ်လေ့ရှိသူ မရမ်းကုန်းမြို့နယ်မှ ဦးသူရက ပြောသည်။ အဆိုပါ ဓနိမိုး၊ ဓနိကာ အလုံပိတ်တဲတစ်လုံးလျှင် စားပွဲတစ်လုံး၊ ထိုင်ခုံလေးလုံးထည့်သွင်းပြီး လူလေးဦးစားသောက်နိုင်သော်လည်း အများအားဖြင့် စုံတွဲများသာ လာရောက်စားသောက်လေ့ရှိကြောင်း သိရှိရသည်။ ထိုသို့ အများပြည်သူ အပန်းဖြေအနားယူသည့်နေရာတွင် အမြင်မတင့်တယ်သော အလုံပိတ်တဲများ ဆောက်လုပ်မှုအပေါ် တာဝန်ခံအရာရှိ ဦးဇော်မိုးက “ဈေးရောင်းကောင်းအောင် အပြိုင်ဆိုင်ဆောင်ရွက်နေ ဖြစ်သွားတဲ့ သဘောပါ။ ပြည်သူတွေ အနားယူဖို့လုပ်ထားတဲ့နေရာမှာ ဒီလိုကိစ္စတွေဖြစ်လာတာကို ကျွန်တော်တို့အနေနဲ့ လက်

မခံပါဘူး။ နောက်ထပ် ဆိုင်ဖွင့်ခွင့်ပေးရင်လည်း လမ်းဘေးလူမြင်ကွင်းနေရာမျိုးမှာပဲ ဖွင့်ခွင့်ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။ အဆိုပါ အလုံပိတ်တဲများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့ပြီး အများပြည်သူများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်းကလည်း အဆိုပါ အလုံပိတ်တဲများ ဆောက်လုပ်ရောင်းချမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက တစ်ကြိမ် ရှင်းလင်းခဲ့ပြီး ထပ်မံမပြုလုပ်ရန် အသိပေးခဲ့ကြောင်း သိရသည်။

ပျံ့နှံ့ခဲ့ပြီး အများပြည်သူများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်းကလည်း အဆိုပါ အလုံပိတ်တဲများ ဆောက်လုပ်ရောင်းချမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက တစ်ကြိမ် ရှင်းလင်းခဲ့ပြီး ထပ်မံမပြုလုပ်ရန် အသိပေးခဲ့ကြောင်း သိရသည်။



ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း၌ အလုံပိတ်တဲများဖြင့် ရောင်းချနေသောစားသောက်ဆိုင်များကို ဖယ်ရှားရှင်းလင်းစဉ်။



# လူကူးခုံးကျော်တံတားပေါ်က စည်းကမ်းရှိရှိ ဖြတ်ကြမယ်

ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်မြို့တွင်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။

ဆူးလေဘုရားလမ်းမှတစ်ဆင့် ပန်းဆိုးတန်း အောက် လမ်းဘက်သို့ ထိုမှ ပန်းဆိုးတန်း လူကူးခုံးကျော်တံတား ပေါ်သို့ တက်ခဲ့သည်။ တံတားပေါ်မှတစ်ဆင့် ရန်ကုန်မြို့၏ ရှုခင်းအလှနှင့် ရန်ကုန်မြစ်သဘာဝအလှအပများကို ကိုသက်ဝေ ဓာတ်ပုံမှတ်တမ်းတင်ရန် ကင်မရာမှ ကြည့်လိုက်သော် တချို့သော ပြည်သူများသည် ခုံးကျော်တံတားပေါ်မှ တက်ရောက်မဖြစ်သင့်ကြဘဲ မော်တော်ယာဉ်များကြားမှ စည်းကမ်းမဲ့စွာ အလျင်စလို သွားလာနေကြသည်ကို တွေ့မြင်မိ၍ စိတ်မသက်မသာ ဖြစ်ခဲ့ရလေသည်။ (ယာဉ်)

အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ အသက်အန္တရာယ်စိုးရိမ်သောကြောင့်ပင်ဖြစ်သည်။ ပန်းဆိုးတန်းမီးပွိုင့်သည် လမ်းဆုံ လမ်းခွဲဖြစ်၍ မကြာခဏယာဉ်တိုက်မှုများ ဖြစ်ပွားသောနေရာဖြစ်သည်။ ထို့ကြောင့် ပြည်သူများ အသက်အန္တရာယ်ကင်းရှင်းစေရန် ဂျပန်နိုင်ငံအစိုးရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ပန်းဆိုးတန်း လူကူးခုံးကျော်တံတားကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်အခိုက်မှာပင် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦး၏ လှုပ်ရှားမှုတစ်ခုကို ကိုသက်ဝေတစ်ယောက် အမှတ်မထင် တွေ့မြင်ရလိုက်လေသည်။

ယင်းကမ္ဘာလှည့် ခရီးသည်အမျိုးသမီးသည် ၎င်း၏ စကားပြန်အား လက်ယပ်ခေါ်၍ ခုံးကျော်တံတားအောက် မော်တော်ယာဉ်များ သွားလာနေသည့်ကြားမှ မိမိ၏ အသက်အန္တရာယ်ကိုမသိဘဲ သွားလာနေကြသည့် လူများဆီသို့ လက်ညှိုးထိုးပြနေသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး

ပြည်သူများကိုယ်စား ကိုသက်ဝေတစ်ယောက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရလေသည်။

ကိုသက်ဝေတို့ မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာနိုင်ငံအသီးသီးကပင် ချီးကျူးဂုဏ်ပြုခဲ့ကြလေသည်။

မြန်မာနိုင်ငံပြည်သူများ၏ စည်းကမ်းပိုင်းကိုလည်း မြန်မာနိုင်ငံရောက် ကမ္ဘာလှည့် ခရီးသွားများက

သတင်းဆောင်းပါး - ကိုကိုလော်  
ဓာတ်ပုံ - ဇော်မင်းလတ်

စောင့်ကြည့်လေ့လာနေကြသည်မှာလည်း ဧကန်မူချပင်ဖြစ်မည်ဟု ယုံကြည်မိသည်။

ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်လေ့လာသော မြို့ကြီးတစ်မြို့ပင်ဖြစ်သည်။ ပြည်သူများ

အသက်အန္တရာယ်မရှိစေရန်နှင့် မော်တော်ယာဉ်များအဆင်ပြေစွာ သွားလာနိုင်စေရန် လမ်းဆုံလမ်းခွဲ နေရာများတွင် လူကူးခုံးကျော်တံတား အမြောက်အမြားကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တည်ဆောက်ပေးလျက်ရှိသည်။

ထို့ကြောင့် ကိုသက်ဝေတို့ ပြည်သူများကလည်း နိုင်ငံကြီးသား ဝိသုဒ္ဓာနှင့် မိမိ၏ အသက်အန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် စည်းကမ်းမဲ့စွာ အလျင်စလို မသွားလာကြဘဲ တည်ဆောက်ပေးထားသော လူကူးခုံးကျော်တံတားများပေါ်မှ စည်းကမ်းရှိစွာ ဖြတ်သန်းသွားလာပေးကြပါရန် ကိုသက်ဝေတစ်ယောက် မေတ္တာရပ်ခံနှိုးဆော်သတိပေးလိုက်ပါသည်ခင်ဗျား။



## ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

### ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက်ထားခြင်း၊ ၁၉၉၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင်သက်သေခံလက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့ရာ ၈-၁-၂၀၁၆ ရက်နေ့ကပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ တစ်ဦး၊ ပုံနှိပ်လုပ်ငန်းအသစ်လျှောက်ထားသူ နှစ်ဦး၊ ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထားသူဂျာနယ်ထုတ်ဝေခွင့် ငါးဦး၊ မဂ္ဂဇင်းထုတ်ဝေခွင့်တစ်ဦး၊

အထွေထွေထုတ်ဝေခွင့် ၁၂ ဦး၊ ပေါင်းလုပ်ငန်းအသစ် ၁၈ ဦး၊ သတင်းအေဂျင်စီတစ်ဦးတို့အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ မှတ်တမ်းတင်ခြင်းတစ်ရပ်ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄)ရက်မှစ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး ၁၀၄၀ ဦးနှင့် အသစ်လျှောက်ထားသူ ၂၅၄ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် သက်တမ်းတိုး ၉၉၀ ဦးနှင့် အသစ်လျှောက်ထားသူ ၆၇၅ ဦး၊ သတင်းအေဂျင်စီလုပ်ငန်းအသစ်လျှောက်ထားသူ ၂၅ ဦး စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ၂၉၈၄ စောင်အား စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူတစ်ဦးနှင့် မဂ္ဂဇင်းအသစ်လျှောက်ထားသူ သုံးဦးတို့အား အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

### ဂုဏ်ယူဝမ်းမြောက်ခြင်း

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ)၏ စာအမှတ် ၁/၂၀၁၆ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး (ညွှန်ကြားရေးမှူး) ဦးစိုးပိုင်မြင့်အား ဇေယျာစီမံထူးချွန် (ဒုတိယဆင့်) ချီးမြှင့်ခံရသည့်အတွက် ထပ်တူဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

တေ(၁၇)ကျောင်းဆင်းအရာရှိများနှင့် မိသားစုဝင်များ

### လှိုက်လှဲစွာဝမ်းမြောက်ဂုဏ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆) ၄-၁-၂၀၁၆ ဖြင့် ဦးမောင်မောင်လေး (မောင်မောင်လေးနှင့်ညီများ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)အား သုဓမ္မမဏိဇောတဓရဘွဲ့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်းခံရသည့်အတွက် လှိုက်လှဲစွာဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် နောင်တွင်လည်း မိသားစုနှင့်အတူသက်ရှည်ကျန်းမာစွာဖြင့် နိုင်ငံနှင့်လူမျိုး သာသနာအကျိုးကို စထက်တိုး၍ ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဦးတင်လတ်-စိန်ခိုင်မွန်းသင်္ဘောဆေးကုမ္ပဏီလီမိတက်  
ဦးသိန်းလွင်-ခိုမိတ်ဆွေ Mobile Mart  
ဦးစိန်မြင့်-ဗန္ဓုလကားပစ္စည်းရောင်းဝယ်ရေး(ဘုရင့်နောင်)

<p><b>ယာဉ်မောင်းအလိုရှိသည်</b> ရန်ကင်း၊ တောင်ငူလွှာ အနီးနေသူ ဦးစားပေးမည်။ လိုင်စင် ၅ နှစ်အထက် (၂၀၀၀၀၀-၂၅၀၀၀၀) ဖုန်း-၀၉-၉၇၁၈၉၉၉၁၅</p>	<p><b>မောင်းကြွလျှောက်ထားခြင်း</b> ယာဉ်အမှတ် 4G/6958 ၏ မောင်းကြွ နှုတ်ပြန်ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်မောင်းကြွ နှုတ်ပြန်ပျောက်ပြယ်ကြောင်း အများသိရန် ကြေညာအပ်ပါသည်။ ကညန (စုတော်ကြီး)</p>	<p><b>ပျောက်ဆုံးကြောင်း</b> ကျွန်တော် မောင်လှသိန်း ၆/လလန (နိုင်) ၁၂၃၃၀၄၈၈ PSC-RB လက်မှတ် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၂၅၀၉၄၇၆၆၁</p>
<p><b>ပျောက်ဆုံးကြောင်း</b> ကျွန်မ မဝါဝါနိုင် ၇/လပတ(နိုင်) ၀၀၆၄၉၈၈၈ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၇၇၉၉၈၉၀၉၅</p>	<p><b>ဖခင်အမည်မှန်</b> မကျွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အထက(ခွဲ)ကိုးတောင်၊ နဝမတန်းမှ မောင်ဥက္ကဋ္ဌဇော်၏ဖခင် ဦးဇော်မင်း၏ အမည်မှန်မှာ ဦးဇော်မြင့် ၈/ဆဖန(နိုင်) ၀၆၂၅၅၇ ဖြစ်ပါကြောင်း။</p>	<p><b>ဖခင်အမည်မှန်</b> တာချီလိတ်မြို့ မကာဟိုခမ်း(အထက) မဇ္ဈတန်း(F)မှ မန္တေးဦး၏ဖခင်အမည် မှန်မှာ ဦးလူလီကျင်း ၁၃/လရန(နိုင်) ၂၀၉၀၆၂ ဖြစ်ပါကြောင်း။ ဦးလူလီကျင်း</p>

**ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် 4H/7142.TOYOTA HILUX VIGO KUN 35R ယာဉ်လက်ဝယ်ရှိသူ ဦးအိုက်ခမ်း ၁၃/မဖန(နိုင်)၀၀၆၆၈၁၈ (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်ငံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(တာချီလိတ်)



# ကျူးကျော်တဲများအား မီးရှို့ထွက်ပြေး အချိန်မီသိရှိ၍ ပိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့

ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးနံဘေးနှင့် ရပ်ကွက်/ကျေးရွာတို့၌ ကျူးကျော်တဲထိုးနေထိုင်မှုများ သိသာစွာတိုးလာလျက်ရှိရာ အမှတ်(၅)ရပ်ကွက် ပိမိုးနင်းလမ်း စတားလိုက်ဝင်းအတွင်း၌ အိမ်ခြေသုံးထောင်ကျော်ရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီခွဲက မန္တလေးခရိုင်အိမ်ခြေသုံးထောင်ကျော်ထောင်ထားသော ဝါးထရပ်စ်ချပ်ကို ဓာတ်ဆီလောင်းကာ အဆိုပါလူနေရပ်ကွက်အားမီးရှို့ခဲ့ရာ အချိန်မီသိရှိ၍ ပိုင်းဝန်းငြိမ်းသတ်ခဲ့သည့်အတွက် တစ်ရပ်ကွက်လုံး မီးဘေးအန္တရာယ်မှ ကင်းဝေးခဲ့ကြောင်းသိရသည်။

“ညနေ ၄နာရီမှာ အသက် ၃၀ လောက်ရှိတဲ့ ဆေးမင်ကြောင်တွေ အပြည့်ထိုးထားတဲ့လူတစ်ယောက် ပြိုင်ဘီးစက်ဘီးပြီး ရောက်လာတယ်။

တဲနားရောက်တော့ ရေသန့်ဘူးနဲ့ထည့်လာတဲ့ ဓာတ်ဆီနဲ့ ခေါင်းရင်းမှာ ထောင်ထားတဲ့ ဝါးထရပ်စ်ချပ်ကို လောင်းပြီးမီးရှို့တယ်။ ပါးစပ်ကလည်း ကြိုးဝါးပြီး ရပ်ကွက်ပြာကျစေရမယ်ပြောပြီး မီးရှို့တယ်။ ပြီးတော့ (၃)ရပ်ကွက် ဘက်ကို ထွက်သွားတယ်။ လူမြင်တာမြန်လို့ တုံ့ကင်ရနေရဦးပြီး ငြိမ်းသတ်နိုင်ခဲ့တာပါ။ ညဘက်သာရှိသွားရင် တစ်ရပ်ကွက်လုံးပြာကျမှာသေချာတယ်။ ဘာကြောင့်လဲဆိုရင် မီးသတ်ကားဝင်မရလို့ပါပဲ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

လှိုင်သာယာအစားပြေးဝင်းရှေ့ရှိ စတားလိုက်ကုမ္ပဏီဝင်းအတွင်း နေထိုင်သော ကျူးကျော်တဲများသည် မီးလန့်မှုသတင်းကြောင့် စိုးရိမ်လျက်ရှိပြီး အိမ်ထောင်စု သုံးထောင်ကျော်သည် ငွေပေး၍ မီးရှို့မည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။ (၁၆၄)

# ပါဂျဲရီးယားနှင့် ဆယ်ဘီးယားတိုက်မိ၍ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ



အင်းတော် ဇန်နဝါရီ ၈  
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး၌ ပါဂျဲရီးယားနှင့် ဆယ်ဘီးယားတို့ မျက်နှာချင်းဆိုင်

တိုက်မိ၍ (အပေါ်ပုံ) အမျိုးသမီး တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် နံနက် ၂ နာရီခန့်က မန္တလေးမှ

ဖားကန့်သို့ သန်းထွေးအောင်(၂၉နှစ်) မောင်းနှင်လာသော ပါဂျဲရီးယားသည် အင်းတော်မြို့နယ် နဘားကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ကားလမ်း မိုင်တိုင်အမှတ်(၁၄၇/၂) ဆယ်ဘီးယားမောင်းနှင်သည့် အင်းတော်မြို့မရဲစခန်းက စုံစမ်းလျက်ရှိကြောင်း သိရသည်။ ကိုမင်း(အင်းတော်)

# စိတ်ကြွေးသွပ်ဆေးပြား ၉၉၀၀ ဖမ်းဆီးရမိ

မူဆယ် ဇန်နဝါရီ ၈

မူဆယ် မူးယစ်တပ်ဖွဲ့(၂၂)မှ တပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီရက်က မူးယစ်ဆေးဝါးသတင်းအရ နမ့်ခမ်း-မန့်နောင်သွားလမ်း မန့်နောင်ကူးတို့ဆိပ်အနီးလမ်းမပေါ်၌ စောင့်ဆိုင်းနေစဉ် နမ့်ခမ်းဘက်မှ မန့်နောင်ကူးတို့ဆိပ်ဘက်သို့ ရှိချန်ဝေမောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရာမှ စိတ်ကြွေးသွပ်ဆေးပြား ၉၉၀၀၊ အလေးချိန် ၈၉၁ ဂရမ်ခန့်ကို သိမ်းဆည်းရမိသဖြင့် ရှိချန်ဝေကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ သိန်းဇော်(ရွှေလီဦး)

# ဘိန်းစိမ်း စိတ်ကြွေးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများ ပမ်းမိ

နေပြည်တော် ဇန်နဝါရီ ၈

မူးယစ်တပ်ဖွဲ့(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၆ ရက်က ပင်လောင်း-မော်ဘီကျေးရွာသွား ကားလမ်း မိုင်တိုင်အမှတ် (၄၃/၁)၌ ပင်လောင်းမြို့မှ မော်ဘီတံတားဘက်သို့ စနန်းအောင်မောင်းနှင်ပြီး မောင်ကိုး စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်ကိုစစ်ဆေးရာမှ စိတ်ကြွေးသွပ်ဆေးပြား ၁၁၆၀ ကိုလည်းကောင်း၊ သီပေါရွာဖွေရန် ရပ်တန့်ခိုင်းစဉ် မောင်ကိုးက အသင့်ပါလာသည့် AK-47 သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးရာ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ထံမှ AK-47 သေနတ်တစ်လက်၊ ကျည်အိမ်သုံးခု၊ ယင်းကျည် ၅၂ တောင့်၊ M-20 ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ယင်းကျည်ခုနစ်တောင့်၊ M-16 ကျည်



# ထူးခြားသည့် ညအပူချိန်များ

နေပြည်တော် ဇန်နဝါရီ ၈  
ပင်လောင်းမြို့၌ -၂ ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့၌ ၀ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့၌ ၁ ဒီဂရီစင်တီဂရိတ်၊ လှိုင်လင်မြို့၌ ၁ ဒီဂရီစင်တီဂရိတ်၊ ဟဲတိုးမြို့၌ ၂ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၌ ၄ ဒီဂရီစင်တီဂရိတ်၊ မိုးကုတ်မြို့၌ ၄ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့၌ ၅ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြသည်။ (မိုး/ဇေ)

## လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ခြင်း

အဂ္ဂမဟာသီရိသုဓမ္မသီရိ၊ သီရိသုဓမ္မသီရိ ဒေါ်ခင်ချိုအုန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွှေနေချုပ်ရုံး)၏ ချစ်ခင်ပွန်း သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာဦးစိုးသိန်း (မန်နေဂျင်းဒါရိုက်တာ၊ ရွှေနေအောင်ကုမ္ပဏီလီမိတက်) အား ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆) ဖြင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခြင်းခံရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဦးတိုက်အောင်(ဒါရိုက်တာ၊ ဓနအောင်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်)  
ဇနီး-ဒေါ်ခင်စန်းဝင်း(မန်နေဂျင်း ဒါရိုက်တာ၊ ချင်းတွင်းမင်းသမီးကုမ္ပဏီလီမိတက်)  
သား-ကိုမိုးစက်တိုက်အောင်(ဒါရိုက်တာ၊ ချင်းတွင်းမင်းသမီးကုမ္ပဏီလီမိတက်)  
(မုံရွာမြို့)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း  
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့  
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ မြို့နယ်များတွင် ချွတ်ယွင်းလျက်ရှိသော အောက်ဖော်ပြပါ ထရန်စဖော်မာများအား မြန်မာကျပ်ငွေ (Kyats)ဖြင့် ပြုပြင်လိုပါသည်-

စဉ်	တင်ဒါအမှတ်	ပစ္စည်းအမျိုးအမည်	တင်ဒါပုံစံရောင်းချမည့်ရက်	တင်ဒါပိတ်ရက်/အချိန်
(က)	3-26(T)/MESC/ 2015-2016	33/11kV Transformer(6)Nos 11/0.4 kV Transformer(8)Nos	၁၁-၁-၂၀၁၆	၂၂-၁-၂၀၁၆ ၁၃:၀၀ နာရီ

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။  
တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ  
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)  
၇၇လမ်း၊ ၂၆x၂၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊  
ဖုန်း-၀၂-၇၃၈၀၀

## ကျေးဇူးဥပကာရတင်ရှိခြင်း

ဖေဖေ ကိုအာကာအောင်နှင့်မေမေ မအေးမြတ်သူတို့၏ သမီးဦးရတနာအား ၈-၁-၂၀၁၆ ရက်တွင် အောင်မြင်စွာမွေးဖွားသန့်စင်ပေးပါသော တပ်မှူးပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်အေးအေးနှင့်ပါရဂူကြီးများ၊ စေတနာအပြည့်ဖြင့် ပိုင်းဝန်းကူညီပေးကြသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများအားလုံးကိုလည်းကောင်း၊ ဝမ်းမြောက်ကြောင်း သတင်းမေးမြန်းကြသူများကိုလည်းကောင်း လှိုက်လှဲစွာကျေးဇူးဥပကာရတင်ရှိပါသည်။

နှစ်ဖက်သော ဘိုးဘိုး၊ ဘွားဘွားများ  
ဖေဖေ- ကိုအာကာအောင်  
မေမေ- မအေးမြတ်သူ

ကန့်ကွက်နိုင်ပါကြောင်း  
ယာဉ်အမှတ် ၂၄၀/၇၀၄၇၂ Reeb0 110 ယာဉ်လက်ဝယ်ရှိသူ ဦးနေမျိုးထွန်း ၇/ပတန(နိုင်) ၀၀၀၂၅၂ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လိုသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။  
ကညန၊ ခရိုင်ရုံး (ပြည်)

ဖောင်းကြွပျောက် လျှောက်ထားခြင်း  
ယာဉ်အမှတ် AA-4867 ၏ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်း ကြွနံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။  
ကညန၊ ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)၊ သန်လျင်မြို့

ကန့်ကွက်နိုင်ပါသည်  
ယာဉ်အမှတ် 2D/1298 TOYOTA MARK X S/Lယာဉ်လက်ဝယ်ရှိသူ ဦးအာမဲ ၁၃/မဆန(နိုင်)၀၁၆၉၆၂ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုပါက နိုင်လိုသော အထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါ သည်။  
ကညန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)











# နောက်ပြောင်မှုများကြောင့် MPT ၏ ငွေလွှဲဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း

ဒီဇင်ဘာ ၂၉ ရက်မှစ၍ MPT ဖုန်းများအချင်းချင်း ဘေလ်လွှဲပြောင်းပေးနိုင်သည့် ဖုန်းငွေလွှဲဝန်ဆောင်မှု စတင်ပြုလုပ်ပြီးနောက်တွင် လူမှုကွန်ရက် ဖွဲ့စည်းပုံစံပေါ်၌ MPT မှ နှစ်သစ်ကူးလက်ဆောင်အဖြစ် Bonus တစ်ထောင်ကျပ်ပေးကြောင်း၊ ရယူလိုသူများအနေဖြင့် \*223\*1000\* မိမိဖုန်းနံပါတ် #ကို နှိပ်ပြီး ဖုန်းခေါ်ဆို၍ ရယူနိုင်ကြောင်း နောက်ပြောင်ရေးသားထားသော ပို့စ်များ တက်လာခဲ့သည်ကို တွေ့ရသည်။

မိမိ၏ဖုန်းသို့ မိမိကိုယ်တိုင်ငွေလွှဲပေးသည့် ဝန်ဆောင်မှုမဟုတ်ပါ။ ငွေလက်ခံမည့် ဖုန်းနံပါတ်နေရာတွင် မိမိ၏ ဖုန်းနံပါတ်ကို မှားယွင်းရိုက်ထည့်မိပါက လွှဲပြောင်းပေးမာဏ၏ ငါးရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် မိမိဖုန်းလက်ကျန်ငွေထဲမှ ဖြတ်တောက်ခံရမည်ဖြစ်ပြီး မည်သည့်ငွေပမာဏမျှ ထပ်ဆောင်းရရှိမည်မဟုတ်ကြောင်းဟု အသိပေးကြေညာခဲ့သည်ကို တွေ့ရသည်။

တယ်လီနောဖြစ်ဖြစ်၊ အော်ရီဒူးဖြစ်ဖြစ် သူတို့ရဲ့ တရားဝင် ဖွဲ့စည်းပုံစံ စာမျက်နှာတွေမှာ သွားကြည့်သင့်ပါတယ်” ဟု နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောသည်။

## အွန်လိုင်းမှရောင်းချသော တစ်ပတ်ရစ်ပစ္စည်းဈေးကွက်တွင် ၂၀၁၅ ခုနှစ်အတွင်း အိုင်တီနှင့် ဆက်စပ်ပစ္စည်းများက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့

**ရန်ကုန် ဇန်နဝါရီ ၈**  
၂၀၁၅ ခုနှစ်အတွင်း အွန်လိုင်းမှ ရောင်းချသော တစ်ပတ်ရစ်ပစ္စည်းဈေးကွက်တွင် အိုင်တီနှင့် ဆက်စပ်ပစ္စည်းများက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြကြောင်း သိရသည်။ “တစ်နှစ်အတွင်းမှာ အိုင်တီကဏ္ဍမှာ အများကြီး တိုးတက်ပြောင်းလဲလာတာ တွေ့ရတယ်။ အိုင်တီကဏ္ဍမှာ အလုပ်လုပ်ကိုင်လိုတဲ့ လူငယ်တွေလည်း ပိုမိုများပြားလာတာကို တွေ့ရတယ်။ တယ်လီနောရဲ့ Net Monday လို အစီအစဉ်တွေလည်း ပိုမိုပေါ်ထွက်လာတဲ့အတွက် အိုင်တီကဏ္ဍကို လူငယ်တွေရဲ့စိတ်ဝင်စားမှုက ပိုမိုမြင့်တက်လာတယ်။ အိုင်တီပစ္စည်းတွေက ဈေးသက်သက်သာသာနဲ့ မရနိုင်တော့ တစ်ပတ်ရစ်ဈေးကွက်က ပစ္စည်းတွေကို အသုံးပြုပြီး လေ့လာတာကို တွေ့ရှိရပါတယ်။ တစ်ပတ်ရစ်ပစ္စည်းဈေးကွက်မှာ မိုဘိုင်းဖုန်းက လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဖုန်းတွေထဲကမှ Samsung နဲ့ iPhone က လူကြိုက်အများဆုံး ပစ္စည်းအမျိုးအစားတွေ ဖြစ်ပါတယ်။ လက်ဝဲတော့မှာဆိုရင် Lenovo နဲ့ Hp ကို လူကြည့်

အများဆုံး ဖြစ်တာကို တွေ့ရပါတယ်။ ဆင်းကတ်တွေကို ဈေးသက်သာသာနဲ့ ရလာတဲ့အပြင် အင်တာနက် သုံးစွဲမှုတွေပါ မြင့်တက်လာတဲ့အတွက် အိုင်တီနဲ့ ဆက်စပ်ပစ္စည်းတွေက ရောင်းအား အကောင်းဆုံးနေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်” ဟု www.ads.com.mm ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

က တင်ထားသော ပစ္စည်းအမျိုးအစားပေါင်း ၇၈၀၀ အထိ ရှိနေကြောင်း သိရသည်။ အင်တာနက်အသုံးပြုမှု များလာသည်နှင့်အမျှ အွန်လိုင်းကို အခြေပြု၍ စီးပွားရေးလုပ်ကိုင်မှုများလည်း မြင့်တက်လာကာ အထူးသဖြင့် လူငယ်နှင့် လူလတ်ပိုင်း အများစုက အွန်လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားမှုများကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အွန်လိုင်းရှောင်လှုပ်ငန်းများလည်း အများအပြား တိုးတက်လာခဲ့ကာ အဆိုပါလုပ်ငန်းများမှ ၇၅ ရာခိုင်နှုန်းကျော်မှာ လူငယ်များက ဦးစီးလုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ ယခု ၂၀၁၆ ခုနှစ်အတွင်း၌လည်း အိုင်တီနှင့် ဆက်စပ်ပစ္စည်းများမှာ ပြည်တွင်း အွန်လိုင်းရှောင်လှုပ်ငန်းနှင့် တစ်ပတ်ရစ်ပစ္စည်းဈေးကွက်တွင် လူကြိုက်အများဆုံးပစ္စည်းစာရင်းတွင် ဆက်လက်ရှိနေနိုင်ကြောင်း သိရသည်။

### New Product

## Vivo ရဲ့အသစ်ထွက်စမတ်ဖုန်း Y51



ပြည်တွင်းဈေးကွက်မှာ နာမည်ရခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo ရဲ့ စမတ်ဖုန်းမော်ဒယ်သစ် Y51 ဟာ ပြည်တွင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဈေးနှုန်းအရ အလယ်အလတ်တန်းမှာရှိပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

Vivo Y51 ဟာ မိုဘိုင်းလ်နက်ဝက်အနေနဲ့ GSM နက်ဝက်ကို ထောက်ပံ့ပေးထားပြီး ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်ပါတယ်။ အင်တာနက်အသုံးပြုဖို့တော့ 3G ကနေ 4G(LTE) အထိ ထောက်ပံ့ပေးထားပါတယ်။

မျက်နှာပြင်အကျယ်က ငါးလက်မရှိပြီး Resolution ကတော့ 540 x 960 pixels သာရှိလို့ resolution အနေနဲ့တော့ အသင့်အတင့်သာရှိပါတယ်။ အန်းဒရွိုက်ဗားရှင်းကတော့ 5.0.2 (Lollipop) ဖြစ်ပါတယ်။ စီပီယူအနေနဲ့ Quad-core 1.2 GHz ကို သုံးထားပြီး RAM 2GB နဲ့ မင်မိုရီက 16 GB ပါဝင်ပါတယ်။ မင်မိုရီကတိုလည်း 128GB အထိ ထပ်တိုးပြီး သုံးနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ကင်မရာက ၈ မဂ္ဂါပစ်ဇယ်နဲ့ ရှေ့ကင်မရာက ၅ မဂ္ဂါပစ်ဇယ်ရှိလို့ ဆယ်လီဖီရိုက်တာတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဓာတ်ပုံတွေ ပိုကောင်းစေမယ့် Face detection, HDR စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 2350 mAh Li-Ion ဘက်ထရီကို သုံးထားပါတယ်။

ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချနေပြီဖြစ်ပြီး ဈေးနှုန်းက ကျပ် ၂၄၈၀၀ ခန့်ရှိနေပါတယ်။ အရောင်အနေနဲ့ အဖြူရောင်တစ်မျိုးပဲ ရနိုင်တယ်လို့ သိရပါတယ်။

သူရဗြီး

### တယ်လီနောအသုံးပြုသူ ၁၂ သန်းကျော်တွင် အင်တာနက်သုံးသူ တစ်ဝက်ကျော်ရှိ

တယ်လီနောအနေဖြင့် ၂၀၁၄ စက်တင်ဘာလအတွင်းမှစ၍ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဝန်ဆောင်မှုပေးခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသုံးပြုသူ ၁၂ သန်းကျော်အထိ ရှိပြီဖြစ်ကြောင်းနှင့် အသုံးပြုနေသူများထဲမှ တစ်ဝက်ကျော်မှာ မိုဘိုင်းလ်အင်တာနက်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၁၆ လအတွင်းမှာ မြန်မာနိုင်ငံတစ်ဝန်းက မြို့ပြ၊ ကျေးလက်ဒေသအများအပြားမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ အခြေခံအဆောက်အအုံတွေကို သိသိသာသာ ထင်ထင်ရှားရှား ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ တာဝါတိုင် ၄၀၀၀ ကျော် တည်ဆောက်ထားပြီး ပြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားထားပါတယ်။ အသုံးပြုသူအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းက ဒေတာပုံမှန်အသုံးပြုသူတွေဖြစ်ပြီး ဒီအချက်က မြန်မာနိုင်ငံကို အာရှဒေသမှာ ဒုတိယအများဆုံး ဒေတာအသုံးပြုတဲ့ နိုင်ငံဖြစ်သွားစေပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg မှ ပြောသည်။

ထို့အပြင် တယ်လီနော၏ လေ့လာချက်များအရ မြန်မာနိုင်ငံမှ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ၏ ၆၅ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းလ်အင်တာနက်ကို အသုံးပြုလျက်ရှိကြောင်း၊ အင်တာနက်ကို စတင်အသုံးပြုသည့် နိုင်ငံအနေဖြင့် အလွန်မြန်ဆန်သည့် နှုန်းနှုန်းဖြစ်ကြောင်းလည်း ငှင်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ဆက်သွယ်ရေးအော်ပရေတာသုံးခုဖြစ်သော MPT၊ တယ်လီနောနှင့် အော်ရီဒူးတို့မှ ဆင်းကတ်ပေါင်း ၃၃ သန်းကျော်ကို ရောင်းချထားပြီးဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သူရဗြီး

### မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက

## Wireless Network Essentials Course နည်းပညာသင်တန်း ဖွင့်မည်

**ရန်ကုန် ဇန်နဝါရီ ၈**  
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှကြီးမား၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော လူငယ်များအတွက် Wireless Network Essentials Course(WNE) သင်တန်း အမှတ်စဉ်(၁၆)ကို ဇန်နဝါရီ ၁၀ ရက်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဇန်နဝါရီ ၉ ရက်(ယနေ့)ညနေ ၃ နာရီနောက်ဆုံးထား၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံး ဖုန်း-၀၁-၆၅၂၇၆၂ သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သင်တန်းတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်းက သင်ကြားမည်ဖြစ်ကာ Wireless Local Area Network and Smart WLAN Configuration၊ Cisco Wireless Controller and APs၊ Wireless IP Camera Configuration၊ Firewall VPN Network၊ VOIP Gateway and IP Soft Phones စသည့်နည်းပညာများအပါအဝင် Wireless network နည်းပညာအမျိုးမျိုးကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ပြည်တွင်းပြည်ပနည်းပညာကျွမ်းကျင်မှုများနှင့် အဖွဲ့အစည်းများတွင် Network Engineer နှင့် IT Officer အဖြစ် အလုပ်လုပ်နေသူများ၊ Wireless ISP လုပ်ကိုင်လိုသူများ၊ Wireless နည်းပညာအကြောင်း လေ့လာနေသူ ကျောင်းသား ကျောင်းသူများ တက်ရောက်သင့်ကြောင်း၊ သင်တန်းကာလမှာ ဇန်နဝါရီ ၁၀ ရက်မှ မတ် ၅ ရက်အထိ တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ နှစ်ရက်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိဖြစ်ကာ သင်တန်းကြေးမှာ ကျပ်တစ်သိန်းခွဲနှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များဖြစ်ပါက ကျပ် ၇၅၀၀၀ ဖြစ်ပြီး သင်တန်းသား ၁၅ ဦး လက်ခံသင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းချိန်ပြည့် တက်ရောက်ပြီးပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ နည်းပညာဆိုင်ရာ လုပ်ငန်းခွင်ခွင်တွင် အလုပ်လုပ်ကိုင်နေပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရရှိလိုသူများနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် သင်ခန်းစာအပြင် လက်တွေ့လုပ်ငန်းအတွေ့အကြုံများကိုပါ ရရှိစေမည့် ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနှင့် နက်ဝက်ဆိုင်ရာ နည်းပညာသင်တန်းများကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအနေဖြင့် အခါအားလျော်စွာ ဖွင့်လှစ်ပေးလျက်ရှိသည်။ ထို့အပြင် အသင်းအသိအမှတ်ပြုလက်မှတ်ရ နည်းပညာဆိုင်ရာ စာမေးပွဲများကိုလည်း စစ်ဆေးခြင်းနှင့် နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပခြင်းတို့လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရဗြီး

# သာသနဒါယကာကြီး ဒေါက်တာဦးစိုးသိန်း အတွက် ဝမ်းမြောက်ဆုတောင်း ဂုဏ်ပြုမေတ္တာပေးအပ်လွှာ

၂၀၁၆ခုနှစ်၊ (၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ဖြင့် မဟာသဒ္ဓမ္မဇောတိကဇေဘွဲ့တံဆိပ်

ချီးမြှင့်အပ်နှင်းခြင်းကို ပိုင်ဆိုင်ရရှိပါသော ပရိယတ္တိသာသနာကို မပင်မပန်း ချမ်းသာစွာသာသနာပြုနိုင်ရန် လစဉ် နှစ်စဉ် အမြဲအားပေးချီးမြှောက်လှူဒါန်းလျက်ရှိသော သာသန ဒါယကာမကြီး အဂ္ဂမဟာသီရိသုဓမ္မသီရိ၊ သီရိသုဓမ္မသီရိ ဒေါ်ခင်ချိုအုန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၏ ချစ်ခင်ပွန်း သာသနဒါယကာကြီး သဒ္ဓမ္မဇောတိကဇေ၊ သီရိသုဓမ္မမဏိဇောတရေ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတရေ ရွှေနေအောင်ကုမ္ပဏီလီမိတက် (မန်နေဂျင်းဒါရိုက်တာ) ဒေါက်တာဦးစိုးသိန်း အတွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ၉ မိုင်၊ မစိုးရိမ်လမ်း၊ ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်ကြီး၏ အာဒိကမ္မိက ဦးစီးပဓာနနာယက သမိဒ္ဓေါဒယသမဂ္ဂဒါယိအသင်းကြီး(ဥက္ကဋ္ဌ) တိုင်းသီလရှင်အမှုဆောင်အဖွဲ့(အကျိုးတော်ဆောင်) ရန်ကုန်တိုင်းဒေသကြီး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာကြီး ဒေါ်ဣန္ဒာစာရီ နှင့်

တပည့်အပေါင်းတို့က အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ထပ်ကာထပ်ကာ အဆင့်ဆင့်အမြင့်ဆုံးဘွဲ့ထူး ဂုဏ်ထူးတို့ကို ရရှိပိုင်ဆိုင်ပြီး မိသားစုနှင့်အတူ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ဘာသာအကျိုး သာသနာအကျိုးတို့ကို ဆတက်တိုး၍ မပင်မပန်း ချမ်းသာစွာ သယ်ပိုးဆောင်ရွက်နိုင်ပြီး အမြင့်ဆုံးသော ဘွဲ့ထူးဂုဏ်ထူးတွေကို ပိုင်ဆိုင်ရရှိ၍ အမြင့်ဆုံး အမြတ်ဆုံး ဖြစ်သော နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သ ဂုဏ်ပြုအပ်ပါသည်။



MADE IN "KOREA"



## ALTECO®

Heavy Duty | Excellent Flexibility  
High Temperature Resistance | Waterproof Seal  
Interior & Exterior Use | Weather Proof

### SILICONE means ALTECO®

more than **25** years in Myanmar

Myanmar Registered Brand Silicone



PACKED IN THAILAND

မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် အကိုက်ညီဆုံး၊ အကောင်းဆုံးသော Silicone မှာ ALTECO ဖြစ်ပါသည်။

- ✓ ကားပစ္စည်း၊ မှန်လုပ်ငန်း၊ အလူမီနီယံလုပ်ငန်း၊ သစ်သားထည်၊ ကြွေပြား၊ Concrete လုပ်ငန်း၊ သံထည်ပစ္စည်း လုပ်ငန်းတို့တွင် အသင့်လျော်ဆုံးနှင့် အကောင်းဆုံး Silicone ဖြစ်ပါသည်။
- ✓ ALTECO Chemical Pte Ltd. မှထုတ်လုပ်ထားပြီး မြန်မာနိုင်ငံတွင် Peninsula Enterprises Ltd. မှ တစ်ဦးတည်းဖြန့်ချိရောင်းချသည့် အနေဖြင့် ဖြန့်ချိပါမည်။

“ဈေးကွက်တွင် အတုအပနှင့် အဆင့်မမှီသောပစ္စည်း မြှောက်များစွာရှိပါသည်။ အရည်အသွေးပြည့်မှီသည့် Silicone ကိုသုံးစွဲရန် ALTECO Brand ကိုသာ ရွေးချယ်သုံးစွဲသင့်ပါသည်။”

(Distributorship) လက္ခဏာဖြန့်ချိလိုသူများဆက်သွယ်နိုင်ပါသည်။ **အတုအပ၊ ဆင်တူရိုးမှားသတ်ဖြူ ဝယ်ယူပါ။**

(Clear, White, Grey, Aluminium & Black) colors are available

**PENINSULA ENTERPRISES LTD.** (မြန်မာပြည်တစ်ဦးတည်းဖြန့်ချိရောင်းချသည့် ကုမ္ပဏီ) တော်ဝင်ပလာဇာ၊ ဖြေညီထမ်း၊ ခက်ရုံလမ်းနှင့်ဗိုလ်မင်းရောင်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ရန်ကင်းမြို့။  
 ☎ ၀၀-၂၀၂၈၀၀၊ ၂၀၀၀၆၄၊ ၂၀၂၅၂၃၊ ၂၉၆၈၈၄ Fax : ၀၀-၂၀၀၃၂၇ Email : sales@peninsulayangon.com

Home Since 1996  
THINK AT HOME, THINK OF HOME



ပျပ်ဆင်ဘုတ်အစားထိုး

**နံရံကာ နှင့် မျက်နှာကျက်**

GET FREE! 1 Plant လက်ဆောင်

BUY ၃ ကျင်း ဝယ်ယူရင်

အိမ်ထွင်း အလှဆင် ပန်းပင်

\*\* Selected Items Only \*\* သတ်မှတ်အရေအတွက် အတွင်းသာ

ရန်ကင်း (သီရိဂုဏ်နာလက်ကားဈေး) ငြောက်ပျက်လမ်း။ (တောင်ကြီး) ငှေ့သွင်းကုန်း။  
 ပုန်း - 09 79 700 70 88, 09 79 700 70 99 ပုန်း - 09 79 700 70 79 , 09 79 700 70 89

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၈၈/၅၀၈၇ Taunggyi L/T(TG-002)P/U(4x2) ယာဉ်လက်ဝယ်ရှိသူ ဦးတိုးမြိုင်အောင် ၉/မရမ(နိုင်)၀၂၉၇၇၆၈ (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်ငံလုံးသော အထောက်အထားအထားများဖြင့် ကြော်ငြာ သည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။  
 ကညန၊ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့။

အများသိစေရန်ကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၃)ရပ်ကွက်၊ ဦးပိုင်အမှတ် ၇၆/၁၊ ကွင်းအမှတ် ၄၆၁၊ အကျယ်အဝန်း ၁၇၈၈၀၀၀၀ ခန့်ရှိ မြေနှင့် အကျိုးခံစားခွင့် အရပ်ရပ်ကို မူလ လယ်လုပ်ကိုင်ပိုင်ဆိုင်ခဲ့သူ ဦးစံခင် ၁၂/တမန(နိုင်)၀၂၁၆၇၀၀၀မှ ဦးအောင်မြတ် ၁၃/လလန(နိုင်)၀၄၄၅၇၅၇ က စရန်ငွေပေးချေပယ်ယူထားပြီးဖြစ်ကြောင်းနှင့် ဦးစံခင်၏ဇနီး ဒေါ်မြမြရီ၊ သားသမီးများ၏ကိုယ်စားလှယ် သားဖြစ်သူ ဦးဝဏ္ဏဇော်တို့ကပါ သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးအောင်မြတ်  
 ၁၃/လလန(နိုင်)၀၄၄၅၇၅၇  
 အမှတ် ၈၃၀၊ မဟာမန္တလေးလမ်း၊  
 (၄)ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကင်း



အပြီးကျယ် အခမ်းနားဆုံး  
ပျော်ရွှင်ကံထူး နှစ်သစ်ကူး  
အထူးဆုကံထူးရှင်ရွေးချယ်ပွဲကြီး

ဝန်နုဝါရီလ ဇရုတ်  
Junction Square  
နံနက် (၁၁) နာရီမှ ညနေ (၆) နာရီထိ

၂၀၁၆ ဇန်နဝါရီ ဇရုတ် ညနေ ၇ နာရီ ၅၅ မိနစ် မှစ၍ MRTV-4 ရုပ်သံလိုင်းတွင် တိုက်ရိုက်အစီအစဉ်အဖြစ် ထုတ်လွှင့်ပေးသွားပါမည်



အထူးဆု လင်ခရူဇာကားသစ်ကြီးအပါအဝင် အဖိုးတန်ဆုပဲပေါင်း (၄၂) ဆုနှင့် ငွေပြည့်ဆုပဲပေါင်း ၁၉၉၀၀ ကျော် ကံထူးနိုင်မည့် နောက်ဆုံးအခွင့်အရေး

နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ဆုလက်ဆောင်များစွာ ရယူပိုင်ဆိုင်နိုင်မည့် အစီအစဉ်များ ၊ ပျော်ရွှင်ဖွယ်ကိမ်းကစားနည်းများစွာဖြင့် ခမ်းနားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်



အမှန်တကယ်ဆုပေးမည့် ပစ္စည်းများသည် ကြော်ငြာတွင်ဖော်ပြထားသောပစ္စည်းများနှင့် အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်





# အထူးလှိုက်လှဲဝမ်းမြောက်ကြောင်းဂုဏ်ပြုလွှာ

၂၀၁၆ခုနှစ်၊ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ဖြင့် ဦးမြင့်စိုးထွန်း (မန်နေဂျင်းဒါရိုက်တာ) ရွှေဂေဟာထရေးဒင်းကုမ္ပဏီအား သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ကို ထိုက်ထိုက်တန်တန်ချီးမြှင့်အပ်နှင်းခြင်း ခံရသည့်အတွက် အထူးလှိုက်လှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် နောင်တွင်လည်း မိသားစုနှင့်အတူ သက်ရှည်ကျန်းမာစွာဖြင့် နိုင်ငံနှင့်လူမျိုး ဘာသာ၊ သာသနာအကျိုးတို့ကို ဆတက်ထမ်းပိုးတိုး၍ ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် အထူးဂုဏ်ပြုအပ်ပါသည်။

ရွှေဂေဟာထရေးဒင်းကုမ္ပဏီမှဝန်ထမ်းများ

# အထူးဝမ်းမြောက်ဂုဏ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၆)ဖြင့် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်အပ်နှင်းသော သီဟသူဓမ္မသီရိ ဘွဲ့တံဆိပ်တော်ကို ရန်ကုန်မြို့၊ အမှတ်(၉၀)၊ အင်းလျားလမ်း၊ (၉)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေ အစ်ကိုကြီး ဦးဝင်းနိုင်(ရွှေဟိန်းထက်-ကျောက်မျက်ကုမ္ပဏီလီမိတက်)၏ ချစ်လှစွာသောဇနီး၊ အစ်မကြီး ဒေါ်ဝေဝေမွန် အား ထိုက်ထိုက်တန်တန် အပ်နှင်းချီးမြှင့်ခံရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူဂုဏ်ယူဝမ်းမြောက် မိပါသည်။

အစ်မကြီး ဒေါ်ဝေဝေမွန် ဆတက်တိုး၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး၏အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နိုင် ပါကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဦးဖိုးကိုး(ခ)ဦးကိုးမြင့်  
ဦးလှဝင်းနိုင်၊ ဦးလှမျိုးနိုင်  
မမူ၊ မခိုင်၊ မဖြူမောင်နှမတစ်စု၊ မန္တလေးမြို့

# အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း

၂၀၁၆ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနေ ဒေါ်ကြည်ကြည်နွဲ့(ခ) ဒေါ်စုစုသန်း (မန်နေဂျင်းဒါရိုက်တာ၊ ရွှေမိခင်တောင်ကုမ္ပဏီနှင့် ရွှေစုစုသန်းကုမ္ပဏီ)အား သာသနာတော်ဆိုင်ရာ သုဓမ္မသီရိ ဘွဲ့တံဆိပ်အား ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် အတွက် မိသားစုနှင့်ထပ်တူထပ်မျှ လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် နောက်နောင် တွင်လည်း အမျိုးဘာသာ၊ သာသနာအတွက် ကျန်းမာချမ်းသာစွာဖြင့် ဆတက်တိုး၍ သယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မန်နေဂျာနှင့် ဝန်ထမ်းမိသားစုအားလုံး  
ရွှေစုစုသန်းကုမ္ပဏီ  
ချောင်းကြီးကျေးရွာ၊ သပိတ်ကျင်းမြို့နယ်

## ပဲခူးမြို့ ကဝမဟာစည်တရားစခန်းပွဲ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့နယ်၊ ရပ်ကွက်ကြီး ၄၊ ရာဇဓိရာဇ်လမ်း၊ ကဝ မဟာစည်ဘာသာနာရိပ်သာကျောင်းတိုက်အတွင်း (၁၃)ကြိမ်မြောက် ဆောင်းရာသီ တရားစခန်း ပွဲကို ကျေးဇူးတော်ရင် ဆဋ္ဌသင်္ဂီတီပုဇ္ဈက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီး၏ နည်းနာနိဿယအတိုင်း ၁၃၇၇ ခုနှစ် နှစ်စဉ်ပြာသိုလပြည့်နေ့ (၂၄-၁-၂၀၁၆)ရက်မှ ပြာသို လပြည့်ကျော် ၁၀ ရက် (၃-၂-၂၀၁၆)ရက်အထိ နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ကြီး၏ တပည့် ကဝ မဟာစည်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရ သာသနဓမ္မဓမ္မာစရိယ၊ ဝိနယဝိဒ္ဓ၊ မဟာစည်နယ်လှည့်ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယဆရာတော်အရှင်မြတ်ဦးဆောင်၍ ဓမ္မကထိက ဆရာတော်အရှင်သူမြတ်များ ဟောကြားပြသမည်ဖြစ်ရာ တရားစခန်းဝင်ရောက်လိုသော ယောက်ျားသည် ပြာသိုလပြည့်နေ့ ညနေ ၄ နာရီအရောက် ကြွရောက်ရပါမည်။ ဝင်ကြေးနှင့် ဆွမ်းစရိတ်ပေးဆောင်ရန်မလိုပါ။ ယောက်ျားဦးရေ ကန့်သတ်ထားခြင်းရှိပါ၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။  
ဖုန်း-၀၉-၇၉၉၈၆၀၂၆၆၊ ၀၉-၂၅၄၂၉၀၄၄၃

## တစ်ဦးတည်းဖြစ်ပါကြောင်း

လာရှီမြို့၊ တက္ကသိုလ်၊ ရူပဗေဒဘာသာရပ် ဂုဏ်ထူးတန်းမှ နန်းခမ်းကြာ(ခ)နန်းခမ်းလူ ၁၃/မရတ(နိုင်)၀၁၅၆၆၉ မှာ တစ်ဦးတည်း ဖြစ်ပြီး မွေးသက္ကရာဇ်အမှန်မှာ ၆-၇- ၁၉၉၅ ဖြစ်ပါသည်။

## တစ်ဦးတည်းဖြစ်ကြောင်း

စစ်တွေမြို့၊ တရားဒီးစုရပ်ကွက်နေ ဦးကျော်ထွန်းသာ၏သမီး ဒေါ်ခင်လှလှ ၁၁/ကတန(နိုင်)၀၀၁၉၇၀နှင့် ဒေါ်လှလှမှာ တစ်ဦးတည်းဖြစ်ပါကြောင်း။  
ဒေါ်ခင်လှလှ(ခ)ဒေါ်လှလှ ၁၁/ကတန(နိုင်)၀၀၁၉၇၀

## အမည်မှန်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှ ဦးစောရောဘတ်ပါကယ်(ခ) ဦးစောရောပါ ကယ်၏ သမီး ၃/သတန(နိုင်)၀၀၁၀၀၂ ကိုင်ဆောင်သူ၏ အမည်မှန်မှာ ဒေါ်မေ သန့်ဇင် ဖြစ်ပါသည်။

## တစ်ဦးတည်းဖြစ်ကြောင်း

အောင်လံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့် လွင်သည် ကျောင်းထောက်ခံစာနှင့် နိုင်ငံသား စိစစ်ရေးကတ်တွင် ဦးအောင်မြင့်လွင်ဖြစ်နေပါ၍ ဦးမြင့်လွင်နှင့် ဦးအောင်မြင့်လွင်မှာ တစ်ဦးတည်း ဖြစ်ပါသည်။  
ဦးမြင့်လွင်

### ဂုဏ်သိက္ခာပူဇော်လွှာ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ တိုက်ခွဲအမှတ် ၃၂၊ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် ဦးစီးပဓာန နာယက၊ သောတာပတ္တိမဂ် ရှုဖွယ်ကျမ်းပြု ဆရာတော် ဘဒ္ဒန္တစန္ဒိမာ(အောင်လံ) အား ၂၀၁၆ခုနှစ် ဇန်နဝါရီ ၄ရက် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ဦးမင်္ဂလာ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ဖြင့် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်း ခံယူတော်မူရသည့်အတွက် တပည့်တော်တို့ သာသနာပြု ဥပဋ္ဌာကအဖွဲ့ဝင်များ အားလုံးတို့မှ အထူးဝမ်းမြောက် ကြည်နူးစွာဖြင့် ထပ်ဆင့်ပူဇော်အပ်ပါသည် ဆရာတော် အရှင် သူမြတ်ကြီးဘုရား။

ကျေးဇူးတော်ရှင် အောင်လံဆရာတော်ကြီး သက်တော်ရှည် ကျန်းမာစွာဖြင့် မြတ်ဗုဒ္ဓသာသနာတော် တိုးတက်တည်တံ့ခိုင်မြဲရေးနှင့် ပဋိပတ္တိဂုဏ်ပြည့်စုံစွာ သာသနာ့တာဝန်၊ လောကသုံးပါးအကျိုး သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းပူဇော်အပ်ပါသည် ဆရာတော်အရှင်သူမြတ်ကြီးဘုရား။

ဥပဋ္ဌာကအဖွဲ့ဝင်များ  
တိုက်ခွဲအမှတ် ၃၂၊ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ  
(ရန်ကုန်၊ မန္တလေး၊ အောင်လံ၊ ပြည်၊ ချောင်းဦး၊ ဒေးကစီ၊ အုတ်ဖို၊  
သြစတြေးလျနိုင်ငံ မဲလဘုန်းမြို့)

#### လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၁၆)၄-၁-၂၀၁၆ဖြင့် သုဓမ္မမဏိဇောတဓရ ဦးကျော်ဌေး (မန်နေဂျင်း ဒါရိုက်တာ) ဆုထူးပန်ကျောက်မျက်ကုမ္ပဏီ၏ချစ်ဇနီး ဒေါ်ခိုင်သက်မွန်(ဒါရိုက်တာ) ဆုထူးပန်ကျောက်မျက်ကုမ္ပဏီအား သာသနာတော်ဆိုင်ရာ “သုဓမ္မသီရိ” ဘွဲ့တံဆိပ်အား ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်း ခံရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဒေါ်အိတာ (ဗန်းမောက်မြို့ )  
ဆုထူးပန်သတ္တုတူးဖော်ရေးကုမ္ပဏီ

#### လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆) ၄-၁-၂၀၁၆ဖြင့် သုဓမ္မမဏိဇောတဓရ ဦးကျော်ဌေး (မန်နေဂျင်းဒါရိုက်တာ) ဆုထူးပန် ကျောက်မျက်ကုမ္ပဏီ၏ ချစ်ဇနီး ဒေါ်ခိုင်သက်မွန် (ဒါရိုက်တာ) ဆုထူးပန်ကျောက်မျက်ကုမ္ပဏီအား သာသနာတော်ဆိုင်ရာ “သုဓမ္မသီရိ” ဘွဲ့တံဆိပ်အား ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် အတွက် မိသားစုနှင့် ထပ်တူထပ်မျှ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ဘဘ ဦးတင်ထူး-မာမိဒေါ်အေးအေးနွဲ့  
(မိသားစု) ရန်ကုန်မြို့

#### ဝမ်းမြောက်ဂုဏ်ယူခြင်း

ဦးအောင်သန်းစိန် (ကြည့်မြင်တိုင်) အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆)ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပွဲတွင် သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ချီးမြှင့် ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် နောင်တွင် လည်း မိသားစုနှင့်အတူ သက်ရှည်ကျန်းမာစွာ နိုင်ငံနှင့်လူမျိုး ဘာသာသာသနာအကျိုးကို ဆတက်တိုး၍ များစွာသယ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။

ကိုးထပ်ကြီးဘုရား ဂေါပကအဖွဲ့နှင့် ဝန်ထမ်းများ  
စမ်းချောင်းမြို့နယ်

#### လှိုက်လှဲစွာဝမ်းမြောက်ဂုဏ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၁၆) ၄-၁-၂၀၁၆ ဖြင့် ဦးမောင်မောင်လေး (မောင်မောင်လေး နှင့်ညီများ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)အား သုဓမ္မမဏိဇောတဓရဘွဲ့ ကို ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခြင်းခံရသည့်အတွက် လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် နောင်တွင်လည်း မိသားစုနှင့်အတူသက်ရှည် ကျန်းမာစွာဖြင့် နိုင်ငံနှင့်လူမျိုး သာသနာအကျိုးကို ဆတက်တိုး၍ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဦးတင်လတ် + ဒေါက်တာစန်းစန်းဝင်း  
စိန်ခိုင်မွန်းသင်္ဘောဆေးကုမ္ပဏီလီမိတက်

ဖောင်းကြွပျောက် လျှောက်ထားခြင်း ယာဉ်အမှတ် ၈၁၂/၃၆၇၀၈၅ ဖောင်းကြွပျောက်အားဖြင့် ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွပျောက်ပြုပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။  
ကညန၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)







**BRANDS 180 YEARS**

**အောင်မြင်မှုရဲ့ အဓိကသော့ချက်**

**ဘာကြောင့် နေ့စဉ်သောက်လို့... ဉာဏ်ထက်မြက်**

*Eiyadana*  
အိရတနာနိုင်  
၂၀၀၅ ခုနှစ်မြန်မာ့တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ပထမဆုရှင်

**ဘာကြောင့် ပေါင်းရည်ကို ပုံမှန်သောက်သုံးခြင်းဖြင့် ...**

- မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေပါသည်။
- အာရုံစူးစိုက်မှုကောင်းလာ၍ စိတ်ကိုကြည်လင်လန်းဆန်းစေပါသည်။

**ဘာကြောင့် ကျန်းမာသွက်လက် ဉာဏ်ထက်မြက်**

**ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် 4C/6946 Cherokee Jeep (4x4) ယာဉ်လက်ဝယ်ရှိသူ ဒေါ်မိုးမြသက်ဝင်း ၁၂/၂၀၀၈(နိုင်)၁၇၄၀၃၇၇ (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊ ရန်ကုန်မြို့

**ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် ၃၆ယ/၁၄၈၃၈ ဟွန်ဒါ ခေတ် ၁၁၀/ကမ(နိုင်)၁၄၈၁၈၈ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန်လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးရုံး(မော်လမြိုင်မြို့)

**ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် ၃၆ယ/၈၃၂၃၃ Luojia 110 ယာဉ်လက်ဝယ်ရှိသူ ဦးရိုး ၁၃/လခတ(နိုင်)၀၁၆၅၉၂က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ (နေပြည်တော်)

**ငြင်းချက်ထုတ်ရန်သမ္မန်စာ**  
(တရားမကျင့်ထုံး ကိုဥပဒေအမိန့်-၅၊ နည်းဥပဒေ-၁ နှင့် ၅) ရမည်းသင်းမြို့နယ်တရားမရုံး၌ ၂၀၁၅ခုနှစ် တရားမကြီးအမှုအမှတ်-၈၃

ဦးခင်မောင်ဝင်း နှင့် ၁။ ဦးဘဲဥ  
အောင်သာကျေးရွာ၊ ၂။ ဒေါ်စာနည်တင်  
ရမည်းသင်းမြို့။ စီမိုလိုင်ရပ်၊ ရမည်းသင်းမြို့။  
တရားလို တရားပြိုင်များ  
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ စီမိုလိုင်ရပ်တိုင်နေထိုင်သူ ဒေါ်စာနည်တင် (ယခုနေရပ်လိပ်စာမသိ) သိစေရမည်။

သင့်အပေါ်၌ တရားလိုက ချေးငွေကျပ် ဆယ်သိန်းတိတိရလိုကြောင်းနှင့် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်လေးလှမ်း အခွင့်အမိန့်ရရှိနေခြင်းဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့် အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် (၁၃၇၇ခုနှစ်) ပြာသိုလပြည့်ကျော် ၁၁ ရက်) မှစ၍ အထက်ကအမည်ရေးသားပါရှိသူ တရားလို စွဲဆိုချက်ကို ထုချေရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ၎င်းပြင် သင့်သိစေရမည့် မှာ အထက်ကဆိုခဲ့သည့်နေ့ရက်တွင် သင့်မလာမရောက် ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင့်ကထုချေတင်ပြအချက်ရှိသည့် စာရွက်စာတမ်း အစရှိသည်တို့ကို သင့်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့်ကိုယ်လေးလှမ်းချေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင့်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်ကတင်သွင်းရမည်။ ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဤရုံးတံဆိပ်ရိုက်ခွင့်ရှိ ကျွန်ုပ်လက်မှတ်ရေးထိုးထုတ်ပေးလိုက်သည်။

(ဝင့်ဝါကျော်)  
ဒုတိယမြို့နယ်တရားသူကြီး  
ရမည်းသင်းမြို့နယ်တရားရုံး

**မြန်မာစိတ်တွက်သင်္ချာသင်တန်း**

အသက် ၅နှစ်မှ ၁၁နှစ်အတွင်း ကလေးငယ်များ ဦးနှောက် ဉာဏ်ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစူးစိုက်နိုင်စွမ်းတိုးတက်စေရန် နားထောင်နိုင်စွမ်းရည်နှင့် သင်ယူနိုင်စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်၍ ပျော်ရွှင်ဖွယ် စိတ်တွက်သင်္ချာသင်တန်း ဖွင့်လှစ်ပါပြီ။ အစမ်းသင်တန်း အပတ်စဉ် အခမဲ့တက်ရန် ဖုန်းဖြင့်စုံစမ်းနိုင်ပါသည်။ ဆက်သွယ်ရန် အမှတ် ၅၅/၂၀၆၊ သုခမြိုင်အိမ်ရာ၊ ရန်ကုန် အင်းစိန်လမ်းမ၊ ဘူတာရုံ လမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၉၇၉၆၀၀၆၅၀၊ ၀၉-၉၇၉၆၀၀၇၃၀၀၊ ၀၉-၄၂၀၀၄၂၆၈၃  
[www.myanmarmentalmath.com](http://www.myanmarmentalmath.com)

**ကုန်အမှတ်တံဆိပ်အသိပေးကြေညာခြင်း**

ကျွန်ုပ်၏အမှုသည် ဦးကျင်စိန် ၇/ပမန(နိုင်) ၀၁၈၅၆၊ အမှတ် ၉၀၊ ဧကရာဇ်လမ်း၊ ဓမ္မေရာရပ်ကွက် နေထိုင်သူသည် "ကြွယ်ဝစိုင်းစော" အဆင့်မြင့်အထူးချုပ်သားရေဖိနပ် တံဆိပ်၊ အမည်အမှတ်အသားကို တရားဝင်မှတ်ပုံတင်၍ မြန်မာပြည်အရပ်ရပ်ရှိ မြို့ရွာများသို့ ထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် တစ်ဦးတည်းမူပိုင်ဖြစ်ပါသည်။

ယခုအခါ အထက်ပါ "ကြွယ်ဝစိုင်းစော" အမှတ်တံဆိပ် ပုံတူပုံမှား၊ ထင်ယောင်ထင်မှား၊ ဆင်တူယိုးမှားတူပူ၍ ကုန်အမှတ်တံဆိပ်၊ ဘူးခွံခွံစိုင်း၊ အမည်ကိုပုံတူကူး၍ "ကြွယ်ဝစိုင်းစော" ဟူ၍လည်းကောင်း၊ အမည်တူများဖြင့်လည်းကောင်းပြုလုပ်၍ ရောင်းချနေသည်ကို ဈေးကွက်အတွင်းမှာ တွေ့ရှိနေရပါသည်။

သို့ဖြစ်၍ ၎င်းဆင်တူယိုးမှားဖိနပ်များကို ယခုကြော်ငြာသည့်ရက်မှ ခုနစ်ရက်အတွင်း ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများကို တွေ့ရှိပါက တရားမကြောင်းဖြင့်ဖြစ်စေ၊ ရာဇဝတ်ကြောင်းဖြင့်ဖြစ်စေ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးကျင်စိန်၏အုပ်ချုပ်ရေး-  
ဦးမောင်မောင်အုန်း(LLB)  
တရားလွှတ်တော်ရှေ့နေ (စဉ်-၃၀၈၃/၈၅)  
Legal Adviser  
အမှတ် (၈၆)၊ ကညည်းတန်းလမ်း၊ ဆင်တော်ရပ်ကွက်၊ ပြည်မြို့၊  
ဖုန်း-၀၉-၄၂၃၆၅၅၁၆၀

**ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် 1D/7583 Toyota Crown JZS 175, Saloon (4x2) ယာဉ်လက်ဝယ်ရှိသူ ဒေါ်မာလာဆွေ ၁၂/မကဒ(နိုင်)၀၅၈၀၇၁ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း)

**ကန့်ကွက်နိုင်ပါကြောင်း**  
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၉၉၀) ချောင်းသာကွင်း၊ ဦးပိုင်အမှတ်(၃၀၅၊ ၃၀၆) ဧရိယာ ၀၃၁၀၀၀၀ စကရီမြေအား ဦးခင်မောင်လတ်က မြေငှားဂရန်(အသစ်) ချထားပေးပါရန် လျှောက်ထားချက်များနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက သတင်းစာတွင် ကြော်ငြာသည့်ရက်မှစ၍ ၁၅ ရက်အတွင်း အထောက်အထားပြည့်စုံစွာဖြင့် ဤမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ဆက်သွယ်ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။  
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  
ပုသိမ်မြို့နယ်

**ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် 9B/4416 Nissan Diesel CD 450VN Truck (6x4) ယာဉ်လက်ဝယ်ရှိသူ ဦးယဉ်မြိုင် ၁၂/ကမန(နိုင်)၁၉၇၈၃၅ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ တိုင်းဒေသကြီးရုံး(ရွာသာကြီး)၊ ရန်ကုန်မြို့

**ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း**  
ယာဉ်အမှတ် ၂၁ယ/၁၅၇၆၃ Kenbo 110 M/C ယာဉ်လက်ဝယ်ရှိသူ ဒေါ်မြင့်မြတ်မိုး ၉/မထလ(နိုင်)၃၂၅၄၀၀၈ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန်လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး (မိတ္ထီလာမြို့)

**ကန့်ကွက်နိုင်ပါသည်**  
ယာဉ်အမှတ် ၁၇ယ/၆၃၄၆၆ Honda Click NC 110 BM ယာဉ်လက်ဝယ်ရှိသူ ဒေါ်ဝါဝါမြင့် ၁/မညန(နိုင်)၁၀၈၀၄၄ က (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး (တာချီလိတ်)

**သားအဖြစ်မှစွန့်လွှတ်ခြင်း**  
အမှတ်(၂၃၆/ခ)၊ ဦးဇေယျလမ်း၊ ၁၂ ရပ်ကွက်၊ ဒဂုံအရှေ့နေ ဒေါ်သန္တာမြင့်၏ သား မောင်ဘုန်းမြင့်မိုရ်(ခ)ပိုင်ပိုင် ၁၂/ဒဂုံ(နိုင်)၀၂၃၃၄၄ သည် အမေနှင့် အဒေါ်များ၏စကားကို နားမထောင်ဘဲ အကြိမ်ကြိမ်စိတ်ဆင်းရဲအောင်ပြုလုပ်နေပါသောကြောင့် ယနေ့မှစ၍ သားအဖြစ်၊ တူအဖြစ်မှစွန့်လွှတ်လိုက်ပါသည်။ နောက်ဆောင်တွင် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝမှန်သမျှ မိသားစုနှင့်ပူးပေါင်းဆောင်ရွက်ကြောင်း အသိပေးအပ်ပါသည်။ (စုံစမ်းမေးမြန်းခြင်းသည်းခံပါ)  
ဒေါ်သန္တာမြင့်နှင့် အဒေါ်များ



myKyat

PLEASE DOWNLOAD



နီးစပ်ရာ myKyatကိုယ်စားလှယ် သို့မဟုတ် ပထမပုဂ္ဂလိကဘက်တို့မှတစ်ဆင့်... ရန်ကုန်မြို့၊ လျှပ်စစ်မိတာဘီလီကို myKyat Mobile Applicationနှင့် အလွယ်တကူပေးဆောင်နိုင်ပါပြီ။

www.mykyat.com mykyat.myanmar




HELPDESK PHONE NUMBERS: 094 5037 4911, 094 5037 4912, 094 5037 4913

New Standard for New Myanmar

မြန်မာပြည်သစ်နဲ့လိုက်ဖက်လျော်ညီတဲ့... ပညာရေးအဆင့်သစ်

NEW STANDARD

သက်တောင့်တတ်ကျွမ်းကျင်စွာ... ပညာရေးအဆင့်သစ်... အပိုင်းအစုအဝေးများကို အပိုင်းအစုအဝေး... ကျောင်းသား၊ ကျောင်းသူများနှင့်



မြန်မာ့ပြည်သူ့ပြန်လည်မွမ်းမံရေးအဖွဲ့... မြင်းခြံစာပေ ၂၅၆၊ ၃၉ လမ်း၊ ရန်ကုန်။ ဖုန်း ၀၁-၂၅၃၅၅၅ နှင့် နန်းစာပေ၊ မန္တလေး။

ဖောင်းကြွပျောက်... ယာဉ်အမှတ် ၁၁/၃၄၅၈၈၈... ကညန၊ ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)

Advertisement for LMA (Laminated Myanmar App) featuring a teapot and list of services. Text includes: 'မြင်းခြင်အောင် အမှတ်တံဆိပ်' and 'အကျိုးအနီးအာရုံ'.

ကမ္ဘာ့ရတနာဘဏ်လီမိတက် ဝန်ထမ်းလစ်လပ်နေရာခေါ်ယူခြင်း

- ကမ္ဘာ့ရတနာဘဏ်လီမိတက် အောက်ဖော်ပြပါရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်း ပြည့်ဝသောသူများလျှောက်ထားနိုင်ပါသည်။
၁။ Human Resources Manager...
၂။ Marketing Manager...
၃။ Public Relation Manager...

မြို့နယ်အရပ်ရပ် ကျိက်ထီးရိုး/ချောင်းသာ(နေ့စဉ်) ကျိက်(၅)ကျိက်(ကျိက်ထီးရိုး... ဝန်ထမ်းလစ်လပ်နေရာခေါ်ယူခြင်း

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် 1C/2499 Nissan Diesel CD45CV Container Carrier (6x4)R

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် 1J/7348 Mitsubishi Canter FB70AB, L/T(4x2)R

ဖောင်းကြွပျောက်လျှောက်ထားခြင်း ယာဉ်အမှတ် 2L/5690 Lifan LFJ-3053F1

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၁၇၁/၆၆၅၄၆

ဖောင်းကြွပျောက်လျှောက်ထားခြင်း ယာဉ်အမှတ် 2G/2127၏ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံးရှုံးမှု

ဖောင်းကြွပျောက်လျှောက်ထားခြင်း ယာဉ်အမှတ် 5G/6762 Lifan LFJ 3053 F1

ကန့်ကွက်နိုင်ပါသည် ယာဉ်အမှတ် ၄၂၁/၂၄၉၉၈ Honda Wave NF 125

ဖောင်အမည်မှန် တာချီလိတ်မြို့၊ ဆန်ဆိုင် (အထက) အဖွဲ့အစည်း (E)မှ

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း မြောက်ဥက္ကလာပကြီးမားခြင်း... ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း သာကေတမြို့နယ်၊ မြေတိုင်းရပ်ကွက်

ဖောင်းကြွပျောက်လျှောက်ထားခြင်း ယာဉ်အမှတ် 9D/9168၏ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံးရှုံးမှု

### အဂ္ဂမဟာသီရိသုဓမ္မသီရိ ဆရာမကြီး ဒေါ်အေးအေးခန့်(ခ) ဒေါ်ခင်စန်းကြည်၏ လွှဲအပ်ညွှန်ကြားချက်အရ သတိပေးကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ တိုက် ၅၄၊ အခန်း ၁၀၁ နေ အဂ္ဂမဟာသီရိသုဓမ္မသီရိ ဒေါ်အေးအေးခန့်သည် Top Ruby Land (ပတ္တမြားမြေ) ကားပြိုင်ကွင်းကို အား/ကာ ဝန်ကြီးဌာန၏ (၁၀)နှစ်လုပ်ကိုင်ခွင့်ရရှိထားပြီး ကျသင့်သည့် ငှားရမ်းခများ၊ အခွန်အခများ၊ အလှူငွေများကို ကျေလည်စွာပေးဆောင်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့ရာ ကောင်းသတင်းများဖြင့် နှစ်စဉ်လုပ်ငန်းဆောင်ရွက်အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

ထိုသို့ အောင်မြင်အောင်လုပ်ဆောင်ရာတွင် ကိုယ်ကျိုးမဖက် Racing Club ၏ ပြိုင်ကားမောင်းအားကစားနည်းသည် နိုင်ငံတကာလိုကြိုက်များသော အားကစားနည်းဖြစ်သောကြောင့် မြန်မာ့အားကစား ကမ္ဘာ့အဆင့်ပိုင်တန်းနိုင်ရန် ကမ္ဘာ့အဆင့်ပီပြင်ပွဲများကို မိမိမှစေတင်ပေး၍ သားဖြစ်သူ ကိုအောင်နိုင်ဦးသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဦးဆောင်ပြုလုပ်ခဲ့ပါသည်။

Top Ruby Land Co.,Ltd. သည် မိသားစုကုမ္ပဏီဖြစ်ပြီး ဒေါ်အေးအေးခန့်၊ ငှားရမ်းလုပ်ကိုင်နေသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရနှင့်စပ်ဆိုင်သော ကြွေးမြီ၊ အရုပ်အရင်းလည်းမရှိပါ။ လုပ်ငန်းကိုအကြောင်းပြုလျက် မည်သူတစ်ဦးတစ်ယောက်ထံကမှ ငွေချေးခြင်း၊ အစုရှယ်ယာရောင်းချခြင်း၊ ပေါင်နှံခြင်းအလျှင်းမရှိပါ။

အဂ္ဂမဟာသီရိသုဓမ္မသီရိ ဒေါ်အေးအေးခန့်သည် တစ်ကမ္ဘာလုံးငြိမ်းချမ်းသာယာစေရန် မေတ္တာတရားရှေ့ထား၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရွှေရင်ကျော်ကိုးဆင့်ဆရာမကြီးလည်း ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းအဖြစ် Top Top Gem and Jewellery ကျောက်မျက်ရတနာလုပ်ငန်းကို ၁၉၇၈ ခုနှစ်မှစ၍ ယနေ့တိုင်မိသားစုဝင်များဖြင့်သာ လုပ်ကိုင်လျက်ရှိပါသည်။

သို့ပါလျက် ဒေါ်အေးအေးခန့်အပေါ် ဣဿာမစ္ဆရိယစိတ်ရှိသူအချို့သည် Top Ruby Land ကားပြိုင်ကွင်းနှင့်စပ်လျဉ်းပြီး မဟုတ်မမှန်စွာပြောဆိုခြင်း၊ အမနာပပြောဆိုခြင်း၊ တစ်ဖက်သတ်ရေးသားပုတ်ခတ်ဖော်ပြခြင်းများ ပြုလုပ်ဆောင်ရွက်နေကြောင်း ကြားသိရသဖြင့် ဤသတိပေး ကြေညာချက်ပါရှိပြီး နောက်ပိုင်းမှစ၍ အဂ္ဂမဟာသီရိသုဓမ္မသီရိ ဒေါ်အေးအေးခန့်၏ ဂုဏ်သရေကိုသော်လည်းကောင်း၊ Ruby Land ကားပြိုင်ကွင်း၏ လုပ်ငန်းဂုဏ်သတင်းထိခိုက်ပျက်စီးစေရန် ပြောဆို၊ ပြုမူ၊ ရေးသားခြင်းများ မပြုလုပ်ရန် သတိပေးကြေညာအပ်ပါသည်။

လိုက်နာခြင်းမရှိပါက တရားမကြောင်းဖြင့်ဖြစ်စေ၊ ပြစ်မှုကြောင်းဖြင့်ဖြစ်စေ၊ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မေတ္တာကောင်း၍ အသိပေးကြေညာအပ်ပါသည်။

#### လွှဲအပ်ညွှန်ကြားချက်အရ-

ဦးတင်ထွန်း (Johnian) တရားလွှတ်တော်ရှေ့နေကြီး (စဉ်-၁၁၇၃/၇၁) မြဝတီဘဏ်အကျိုးဆောင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥပဒေအကြံပေး အမှတ် (၆၀)၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၄၂၀၁၇၆၉၈၇

ဒေါ်စမ်းစိမ့်စိမ့်အေး LL.B (စဉ်-၈၉၄၉) ဒေါ်ဖြူမြတ်သွယ် LL.B (စဉ်-၈၉၇၇) ဒေါ်ခိုင်သူဇာဝင်း LL.B (စဉ်-၉၇၃၄) ဒေါ်အေးသန္တာ LL.B (စဉ်-၉၇၉၉) တရားလွှတ်တော်ရှေ့နေများ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးရှေ့၊ အောင်မင်္ဂလာလမ်း/ရပ်ကွက်၊ သန်လျင်မြို့

မြတ်ဗုဒ္ဓစာအုပ်(၅) ဘယ်ရင်ခွင်မှာပျော်မှာလဲ အခြားမေ့စားပေများ ဒေါက်တာအရှင်လာဘာသမိ (မြတ်ဗုဒ္ဓ) ပြန်ဆိုရေး - မျိုးဆက်သစ်စာပေ၊ ဖုန်း - ၀၉၄၂၀၂၂၇၆၂၊ ၀၉၄၂၀၀၈၃၆၈၈

FAME Chitobit® Natural lipid inhibitor သဘာဝအဆီကျဆေး ISO 9001 : 2008 ISO 14001 : 2004 OHSAS 18001 : 2007 GMP Certified Organic Certified TMR 008204 (1115) / ၂၀၁၅ တထေလ/တို(၀၆၅၇)

ဒဂုံမြို့သစ် အရွေ့ပိုင်း ဆိပ်ကမ်းမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းများရှိ မြေကွက်များကို ဈေးကောင်းပေးပါသည်။ ဖုန်း-၀၉-၈၆၂၃၁၈၈ ဖုန်း-၀၉-၅၀၈၄၁၂၉

ပိုင်ရှင်ကိုယ်တိုင် ငှားမည်။ 3 ထပ် RC၊ ကားပါကင်ပါသည် ရွှေဂုံတိုင်လမ်းမပေါ်။ ဖုန်း - ၀၉ ၅၁၃၇၁၂၊ ၀၉ ၇၈၇၈ ၆၆၆၇၇။

အိမ်၊ မြေ၊ မြေ ရောင်း၊ ဝယ်၊ ငှား \* သိလဝါ \* ကျောက်စခန်း \* သန်လျင် PH; 09-420185599 09-420185577

ဖောင်းကြွပျောက် လျှောက်ထားခြင်း ယာဉ်အမှတ် ၇၀/၇၃၃၈၈ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်း ကြွနံပါတ်ပြားပျက်ပြယ်ကြောင်း အများ သိစေရန်ကြေညာအပ်ပါသည်။ ကညန (ရွာသာကြီး)

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၂၀၈/၅၄၀၃၉ Honda CN 110 C, M/C ယာဉ်လက်ဝယ်ရှိသူ ဒေါ်ကြယ်စင်ကို ၉/ ၈၈၈(နိုင်) ၀၇၁၇၄၄ (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

သားအဖြစ်မှစွန့်လွှတ်ခြင်း တာမွေမြို့နယ်နေ အမ် ဝေါ်လှရွှေ (၁၂/ရပတ(နိုင်)၀၃၇၅၈၂)၏ သားဖြစ်သူ မောင်တင်ထွန်းလွင် (၁၂/ရပတ(နိုင်)၀၈၇၆၆၂)သည် မိခင်၏ ဆုံးမမှုကို နားမခံခြင်းမရှိပါသဖြင့် ၎င်းတို့ သားအဖြစ်မှစွန့်လွှတ်လိုက်သည်။ နောက်နောင်တွင် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝအား လုံးဝတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ မိခင်-ဝေါ်လှရွှေ

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း ကျွန်ုပ်၏စိတ်ဆွေ ဒေါ်မြင့်မြင့်ချို ၁၂/တမန(နိုင်)၀၆၆၄၀၀၈၈ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကန့်ကွက်နိုင်ကြောင်း ကြေညာအပ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ ၁၆၄ လမ်း၊ အမှတ် ၃၉ (၆ထပ်တိုက်သစ်) ခေါင်းရင်းခြံမီး၏ ပထမထပ်အခန်းနှင့် လေးလွှာအခန်းတို့ကို ၁၄-၂၀-၂၀၁၄ ရက်တွင် ချုပ်ဆိုခဲ့သောမိသားစုစီမံမှုအရ ဖခင်ဖြစ်သူ ဦးအုန်းချို ၁၂/တမန(နိုင်) ၀၆၆၇၃၇ သက်ရှိထင်ရှားရှိစဉ်က အမွေကိစ္စအငြင်းပွားမှုမပေါ်ပေါက်စေရန် ရည်ရွယ်၍ သားသမီးသုံးဦးအား နှစ်ခန်းစီခွဲဝေပေးခဲ့ရာ သမီးကြီးဖြစ်သူ ဒေါ်မြင့်မြင့်ချိုအား အထက်ပါ နှစ်ခန်းကို အမွေဝေစုအဖြစ် ခွဲဝေလက်ရောက်ပေးအပ်ခဲ့ပါသည်။ ဒေါ်မြင့်မြင့်ချိုအနေဖြင့်လည်း ၎င်းလက်ရောက်ပိုင်ဆိုင်အမွေရရှိခဲ့သော အထက်ပါ အခန်းနှစ်ခန်းကို မည်သူ့ကိုမဆို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်ပိုင်ခွင့်ရှိသူဖြစ်၍ ထိုသို့ပြုလုပ်ပိုင်ခွင့်ရှိသည့်အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ကန့်ကွက်အရေးဆိုလိုသူ မည်သူမဆို ဤသတင်းစာကြေညာ သည့်ရက်မှ ခုနစ်ရက်အတွင်း ကျွန်ုပ်တို့သို့ ခိုင်လုံသော အထောက်အထားများဖြင့် လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်အရေးဆိုသူမရှိပါက ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် ရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကန့်ကွက်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် ၄၇၈/၃၇၀၅၅ Yin Anbo 110, M/C ယာဉ်လက်ဝယ်ရှိသူ ဒေါ်ခင်စေ ၉/မရမ(နိုင်) ၀၇၅၄၂၀၈ (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြေပိုင်ဆိုင်ပိုင်ရွက်အမှတ် (၂၇)၊ မြေကွက်အမှတ်(၈၅)၊ ဇေယျဒီတိလမ်း၊ အမှတ်(၅)၊ ပထမထပ်(ခေါင်းရင်းခန်း) ဟုခေါ်တွင်သော (15'6" x 60') အကျယ်အဝန်းရှိ တိုက်ခန်းအပါအဝင် ယင်းတိုက်ခန်းနှင့် ဆက်စပ်တွယ်ကပ်လျက်ရှိသည့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ထုတ်ပေး လက်ဝယ်ထားရှိပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသည့်ဟုဆိုသူ ဦးဟိန်းအောင်ဝင်း (၁၂/သယက(နိုင်)၁၈၀၆၂၈)ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သူက(ကြီးဦး)စုနစ်ဖြင့် ဝယ်ယူရန် ရောင်းဖိုးငွေတစ်စိတ်တစ်ဒေသကို ပေးချေပြီးဖြစ်ပါသဖြင့် ကန့်ကွက် လိုပါကထူးခြားစွာ ဝင်ရောက်သော အထောက်အထားစာရွက်စာတမ်း(မူရင်း)များဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၅)ရက်အတွင်း ကျွန်ုပ်တို့သို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအများသိစေရန်ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ- ဦးကျော်လှ (I.L.B) အထက်တန်းစေ့(စဉ်-၃၄၄၁၁) အမှတ်(၁၉၀) (၂၇)လမ်း၊ ပန်းဆီတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၉၀ ၄၂၀၁၇၆၉၈၇

အမွေစားအမွေခံသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ ကျွန်စစ်သားလမ်းအိမ်အမှတ်(၅၄၆/၈)နံပါတ် ၂၈-၁၂-၂၀၁၅ ရက် တွင် ငွေကျပ်(သိန်းသုံးဆယ်)ကို ယူဆောင်ပြီး တစ်ခန်းအခြားများတွင် မိဘများ အကြိမ်ကြိမ်စိတ်ဆင်းရဲရသည့်အတွက် မွေးစားမိဘများနှင့် ဆွေမျိုးများတို့သည် ၇-၁-၂၀၁၆ ရက်နေ့တွင် တရားဝင်မွေးစားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ် လိုက်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ [၄၄]နှင့်ပတ်သက်သည့်ကိစ္စ အဝဝကို(လုံးဝ)တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ဦးတင်လတ် ၁၂/တမန(နိုင်)၀၈၅၇၁၀

သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၃၃)ရပ်ကွက်၊ သန္တာလမ်းအမှတ် (၈၈၅)နေအိမ်မှလွှဲပြောင်းသမီးမခင်စန်းမော် [၁၂/ဒဂမ်(နိုင်)၀၈၅၄၂၄]သည် မိဘ၏ အစွဲကိုင်မောင်နှမများ၏ဆုံးမမှုကိုလိုက်နာမှုမရှိပါသဖြင့် ယနေ့မှစ၍ သမီး အမွေ ပြတ်စွန့်လွှတ်ကြောင်းနှင့် ၎င်းနှင့်ပတ်သက်သောကိစ္စအဝဝကိုလုံးဝ(လုံးဝ)တာဝန် ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ မိခင် - ဝေါ်လှမြင့် ၁၂/တမန(နိုင်)၀၉၇၃၇၉





